

## နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

- ၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။
- ၂။ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။
- ၃။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်။
- ၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။
- ၅။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။

## ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁)ကျင်းပ

### မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေ



လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁)တွင် အမှာစကားပြောကြားစဉ်။

နေပြည်တော် နိုဝင်ဘာ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁) အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးနှင့် စာမျက်နှာ ၃ ကော်လံ ၁ သို့

### ယနေ့ ဖတ်စရာ

- ပြည်သူတို့၏ တာဝန် စာမျက်နှာ » ၆
- ပစ္စုပ္ပန်၊ သံသရာပြေးမလွတ်သည့် အလွန်ကြီးမားသည့် အပြစ် စာမျက်နှာ » ၈
- ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၆၃၁ ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ ၂ ဒသမ ၃၅ ရာခိုင်နှုန်းရှိ စာမျက်နှာ » ၁၀
- အိန္ဒိယနိုင်ငံ၌ ၅၄၃ ရက်တာကာလအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ အနိမ့်ဆုံးကျဆင်း စာမျက်နှာ » ၁၁

မြောက်

ညီညွတ်သောအားမာန်များဖြင့် ကြိုးပမ်းဆောင်ရွက်

ပြည်ထောင်စုမြန်မာနိုင်ငံတွင် မိမိတို့ကိုယ်တိုင်ကိုင်တွယ်ရင်းနှီးမြှုပ်နှံမှုများအပေါင်း တို့သည် ဘဝရှင်သန်ရပ်တည်နေထိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို မိမိတို့ အစိုးရနှင့်အတူ မိမိတို့ကိုယ်တိုင် ကြိုးပမ်းအားထုတ်နေကြသည်။ နိုင်ငံတော်နှင့် လူမှုအသိုက်အဝန်းများ တိုးတက်ဖွံ့ဖြိုးကောင်းမွန်လာရေးတွင် ပြင်ပမှ အကူအညီ အထောက်အပံ့များရှိခဲ့သော်လည်း နိုင်ငံတော်အစိုးရကို မိမိတို့ကိုယ်တိုင် ဥစ္စာရင်လို့ ဥစ္စာရင်ခဲ ကြိုးစားအားထုတ်ခဲ့ရသည်။

နိုင်ငံတစ်နိုင်ငံသည် အထီးကျန်ရပ်တည်နေမှုမရဘဲ နိုင်ငံတကာနှင့်ပေါင်းသင်း ဆက်ဆံလုပ်ကိုင်ကြရသည်မှာ မှန်သော်လည်း မိမိနိုင်ငံအရေးကို မိမိတို့ကိုယ်တိုင် ကိုယ်ကြံ့မာ ကိုယ်ဖန်တီးကြရသည်။ ကမ္ဘာပေါ်တွင် နိုင်ငံနှင့်လူမျိုး တိုးတက်ကြီးပွား ရေးကို တိုင်းတစ်ပါးအားမကိုးဘဲ တက်ညီလက်ညီအားကြိုးမာန်တက် ကြိုးပမ်း ဆောင်ရွက်ကြသဖြင့် ကြီးပွားတိုးတက်လာသော နိုင်ငံများစွာရှိသည်။ တိုင်းတစ်ပါး ကို မျှော်ကိုးသဖြင့် တိုင်းတစ်ပါး၏ လက်ဝဲခံ၊ ဩဇာခံဖြစ်ရသည့် သာဓကများလည်း များစွာရှိသည်။ ထို့ကြောင့်လည်း ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ အားလုံးဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ယနေ့နိုင်ငံတကာဆက်ဆံရေးတွင် တရားမျှတမှုသည် အလျှင်းပျောက်ကွယ် နေပြီဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး၊ ကူညီထောက်ပံ့ရေးတွင် မိတ်ကောင်း ဆွေကောင်းနိုင်ငံများရှိသော်လည်း အကျိုးစီးပွားဆက်နွယ်မှုအကြောင်းတရားအရ ထင်သလောက် ခရီးမရောက်နိုင်သည့်ကိုလည်း တွေ့နေရပေသည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကမ္ဘာ့အဖွဲ့အစည်းတို့သည်လည်း အင်အားကြီးနိုင်ငံတို့၏ ဩဇာလွှမ်းမိုးမှုအား လွန်ဆန်နိုင်ခြင်းမရှိသည်ကို တွေ့မြင်နေရသည်။ အကြောင်း ရင်းမှာ အကျိုးစီးပွားကို ရှေးရှုကြသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံရေးနှင့် ပတ်သက်လာလျှင် အင်အားကြီးနိုင်ငံကြီးများ၏ အကျိုးစီးပွားဘက်တွင်သာရှိ နေသည်ကိုတွေ့ရမည်ဖြစ်သည်။ လူသားချင်းစာနာထောက်ထားရေးဟူသော ကြွေးကြော်သံသည် ထမင်းရည်ပူလျှာလွှဲ ဟန်ပြသဘောမျိုး၊ လူကြားကောင်းအောင် ဟစ်ကြွေးသည့်အသံသာဖြစ်သည်။

အထူးသဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းသာယာပြောရေးနှင့် နိုင်ငံများအားလုံး၏ အကျိုးကို ရှေးရှုဆောင်ရွက်သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးသည်ပင် အင်အားကြီးနိုင်ငံများ၏မူဝါဒ၊ အလိုကျဆောင်ရွက်ရသဖြင့် တရားမျှတမှုနှင့်အလမ်း ဝေးနေပေသည်။ လက်ခုပ်သည် တစ်ဖက်တည်းတီး၍မရမုန်း လူတိုင်းသိရှိနားလည် ထားကြပါသည်။ သို့သော်မြန်မာနိုင်ငံရေးနှင့်ပတ်သက်လာလျှင် လက်ခုပ်တစ်ဖက် တည်းတီးနေကြသည်မှာ အထူးအဆန်းလိုပင်ဖြစ်နေသည်။ ကုလသမဂ္ဂစင်မြင့်ပေါ် တွင် မြန်မာနိုင်ငံ၏အရေးကို မကြာခဏဆွေးနွေးဆုံးဖြတ်ကြရာ၌ တရားမျှတမှု၊ သမာသမတ်ကျမှု၊ မဓမ္မိဋ္ဌာန်ကျမှုမရှိဘဲ တစ်ဖက်သတ်ကောက်ချက်ဆွဲနေကြသည် မှာ ကြာခဲ့ပြီဖြစ်သည်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အဆိုမူကြမ်းများ၊ ဆုံးဖြတ် ချက်များ ချမှတ်ကြရာတွင် အင်အားကြီးနိုင်ငံကြီးများ၏ လက်ဝဲခံမီဒီယာများ၊ မြန်မာနိုင်ငံအား ဆန့်ကျင်တိုက်ခိုက်နေသည့်အုပ်စုများ၊ မတရားအသင်း၊ အကြမ်း ဖက်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှရရှိသော အခြေအမြစ်မရှိသည့် အချက်အလက်များကိုသာ အသုံးပြုလေ့ရှိသည်။ CRPH၊ NUG နှင့် PDF အကြမ်း ဖက်အဖွဲ့များက သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် နိုင်ငံရေးပါတီဝင်များအပါအဝင် အပြစ်မဲ့ပြည်သူ ၁၃၀၀ ကျော်အား သတ်ဖြတ်ကျူးလွန်ခဲ့သည်များကိုမူ လျစ်လျူရှုထားသည်။ မြန်မာနိုင်ငံအစိုးရက ပြည်သူများအတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးနေမှုများနှင့် နိုင်ငံတော်အား စိန်ခေါ်မှုများအပေါ် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေမှုများကို မျက်ကွယ်ပြုထားသည်။ တစ်ဖက်သတ် သတင်း၊ မမှန်မကန်သတင်းများကို အခြေခံထားသည့် မြန်မာအစိုးရက မတရား ဖိနှိပ်သည်ဟူသော စွပ်စွဲချက်ကိုသာ တွင်တွင်ပြောဆိုနေကြသည်။

မြန်မာနိုင်ငံသည် သမိုင်းအစဉ်အလာကြီးမားခဲ့သောနိုင်ငံဖြစ်သည်။ မည်သည့် နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း၏ ဩဇာခံ၊ လက်ဝဲခံမဟုတ်ပေ။ အစဉ်အလာကြီးမား သော ယဉ်ကျေးမှုနှင့် အမျိုးဘာသာကိုလည်း အထိပါးမခံခဲ့ပေ။ ကိုယ့်နိုင်ငံ၊ ကိုယ့် မူဝါဒဖြင့် နိုင်ငံအများနှင့် မိတ်ဝတ်မပျက် သင့်မြတ်အောင်နေထိုင်ခဲ့သည်။ သူတစ်ပါး နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိ၊ မိမိနိုင်ငံ၏ ပြည်တွင်းရေးနှင့် အချုပ်အခြာအာဏာအား ထိပါးစော်ကားလာခြင်းအား မည်သည့်အခါမျှလက်မခံ ဆန့်ကျင်လျက်ရှိသည်။ ထိုသို့ ကိုယ့်နိုင်ငံ၊ ကိုယ့်မူဝါဒ၊ ကိုယ့်အစွမ်းအစဖြင့် ခိုင်ခိုင် မာမာရပ်တည်လျက်ရှိသော မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ၊ အကျပ်ကိုင်မှုများ၊ ဝိုင်းပယ်မှုများ ဆက်လက်ရှိနေမည်မှာသေချာသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အစွမ်း၊ ကိုယ့်အစဖြင့် အစဉ်အဆက်ရပ်တည်ခဲ့ရာ မြန်မာ့အရေး မည်သည့်ဖိအားပေး၊ အကျပ်ကိုင်၊ စွက်ဖက် မှုကိုမှလက်မခံဘဲ နိုင်ငံတည်ငြိမ်အေးချမ်းသာယာပြောရေးကို ညီညွတ်သော အားမာန်များဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ဘမျိုးသမီးများအပေါ် အကြမ်းပစ်မှုပစ္စည်းများ (၁၆) ရက်တာလွှပ်စားမှု ဘထိမ်းဘပုတ်ဘဝမ်းဘနား  
"အမျိုးသမီးများအပေါ် အကြမ်းပစ်မှုပစ္စည်းများကို ယခုပင်ဆောင်ရွက်စို့"  
"Orange the world: End violence against women now!"  
၂၅-၁၁-၂၀၂၁ နေပြည်တော်

လဟယ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

လဟယ် နိုဝင်ဘာ ၂၃ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ် မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း စီမံကိန်းရေးဆွဲနည်းသင်တန်းကို ယမန်နေ့က နာဂခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရေးဆွဲနည်းများ၊ ကျေးရွာဆိုင်ရာအချက်အလက်ကောက်ယူ နည်းများ၊ ဇယား ၄၈ မျိုး ဖြည့်သွင်းနည်းများနှင့် ကျေးရွာဖွံ့ဖြိုး ရေးအထောက်အကူပြု စာအုပ်ရေးသားနည်းများအား မြို့နယ် စီမံကိန်းတာဝန်ခံများက စာတွေ့လက်တွေ့သင်ကြားပေးခဲ့ရာ ကျေးရွာ ရှစ်ရွာမှ ကော်မတီဝင် ၁၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ တွင် တောလောကျေးရွာ၊ မွန်နောက်ပြောင်ကျေးရွာ၊ မွန်တုံးညူကျေးရွာ၊ ကျောက်ကယ် ရွာသစ်ကျေးရွာ၊ ဟောက်ရပ်ကျေးရွာ၊ တွေးထွေကျေးရွာ၊ တွေးညိုကျေးရွာ၊ နောက်ညူကျေးရွာထောက်ကျေးရွာစသည့်ကျေးရွာ ရှစ်ရွာတို့အား တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းဝင်းထွန်းထံမှ သိရသည်။ ဖြိုးကျော်(ပုံတောင်မြေ)

သင့်စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖို့ ကြေးမုံသတင်းစာတွင် ကြော်ငြာဖို့

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် (၂၃ - ၁၁ - ၂၀၂၁)

ကုမ္ပဏီအမည်	အဖွင့်ဈေး (ကျပ်)	အပိတ်ဈေး (ကျပ်)	ရယ်ယာစောင်ရေ	ရယ်ယာတန်ဖိုး (ကျပ်)	FPB	၂၀,၀၀၀	၂၀,၀၀၀	၀	၀
TMH	၂,၇၀၀	၂,၆၅၀					၁၀		၂၆,၇၀၀
FMI	၈,၇၀၀	၈,၇၀၀	၄၀	၃၄၇,၀၀၀	EFR	၂,၈၅၀	၂,၈၅၀	၂၀၀	၅၇၀,၀၀၀
MTSH	၃,၂၀၀	၃,၂၀၀	၁,၀၅၁	၃,၃၆၃,၁၅၀	AMATA	၅,၀၀၀	၅,၀၀၀	၂	၁၀,၀၀၀
MCB	၈,၀၀၀	၈,၀၀၀	၀	၀					

ရန်ကုန်စတော့အိတ်ချိန်းမှ ရယူသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း

နေပြည်တော် နိုဝင်ဘာ ၂၃

နိုင်ငံခြားငွေလဲလှယ်နှုန်း	မြန်မာငွေကျပ်	(စ) အိန္ဒိယ	တစ်ရူပီး	=	၂၃.၉၆၉
(က) အမေရိကန်	တစ်ဒေါ်လာ =	၁၇၈၄.၁	(ဆ) ဩစတြေးလျ	တစ်ဒေါ်လာ =	၁၂၈၈.၁
(ခ) ဥရောပ	တစ်ယူရို =	၂၀၀၆.၂	(ဇ) စင်ကာပူ	တစ်ဒေါ်လာ =	၁၃၀၆.၀
(ဂ) တရုတ်	တစ်ယွမ် =	၂၇၉.၄၀	(ဈ) ဂျပန်	တစ်ရာယန်း =	၁၅၅၄.၁
(ဃ) ထိုင်း	တစ်ဘတ် =	၅၃.၉၅၇	(ည) တောင်ကိုရီးယား	တစ်ရာဝမ် =	၁၅၀.၀၃
(င) မလေးရှား	တစ်ရင်းဂစ် =	၄၂၅.၃၉			

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုဘဏ်ဝက်ဘ်ဆိုက်မှ ရယူသည်။

မြောက်

စာတည်းမှူးချုပ်	- ဦးစိုးစိုးနိုင်	အကြီးတန်း	- ဦးစိုးအောင်၊ ဒေါ်စန်းယဉ်ညို
စာတည်းမှူး	- ဦးဝင်းနိုင်	သတင်းထောက်များ	- ဒေါ်နေဇာဇာထွန်း၊ ဒေါ်ခင်မိုးမိုးအောင်၊ ဒေါ်ခင်မျိုးနိုင်၊ ဒေါ်မာမာစိုး
စာတည်းများ	- ဦးစန်းအောင်၊ ဦးအောင်စိုး၊ ဒေါ်ခင်ခင်သက်၊ ဒေါ်ယုဝါဝါ၊ ဒေါ်သီသီမင်း၊ ဦးဟိန်းထက်လင်း၊ ဦးသက်ထွေး	အယ်ဒီတာများ	- ဦးအောင်ကျော်ဦး၊ ဦးအောင်ကျော်ဝင်း၊ ဦးသန်းတင်အောင်
ဘာသာပြန်	- ဦးနိုင်လင်းကြည်၊	သုတေသန	- ဒေါ်ဇင်မာဝင့်
စာတည်းများ	- ဦးအောင်ကျော်ကျော်၊ ဦးစိုးသူရ	စာပြင်	- ဒေါ်ခိုင်သန္တာရွှေနှင့်အဖွဲ့
		စာမျက်နှာဖွဲ့စည်းမှုနှင့် ဒီဇိုင်း	- ဦးတင်ထွန်းတာနှင့်အဖွဲ့
		အီးမေးလ်နှင့် အွန်လိုင်း	- ဦးစိုးချစ်ဦးနှင့်အဖွဲ့

# ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုနားလည်လာမည်

မိမိတို့နိုင်ငံ လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် အသိပညာ အတတ်ပညာ ပေါကြွယ်ဝသည့် လူသားအရင်းအမြစ်များ မရှိမဖြစ်လိုအပ်သဖြင့် ပညာရေးနှင့်ပတ်သက်သည့် အားနည်းသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာရေးမြင့်မားမှသာ အသိပညာနှင့် အတတ်ပညာများ တတ်မြောက်လာပြီး ဒီမိုကရေစီကို နားလည်လာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုနားလည်လာမည်ဖြစ်ကြောင်း။

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၅-၁၀-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)

● ရှေးဦးစွာ ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။ ရှင်းလင်းပြောကြား

ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံတော်တွင်ဖြစ်ပွားနေသည့် အကြမ်းဖက်၊ လူယက်၊ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ရသည့် အဓိကအကြောင်းရင်းများ၊ တရားမဝင်အဖွဲ့အစည်းများဖြစ်သော NUG၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်၊ လူယက်တိုက်ခိုက်သတ်ဖြတ် ခြင်းများ ဆောင်ရွက်နေမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်း၍ အကြမ်းဖက်မှု တားဆီးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်နေသူများနှင့် လက်နက်ခဲယမ်းများအား ဖော်ထုတ်ဖမ်းဆီးရမိမှု၊ ထိုသို့ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူ များအား အသိအမှတ်ပြုမှု၊ မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုနှင့် မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်ပမာဏ ဆက်လက် ဆောင်ရွက်နေမှု၊ မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံ

- ❖ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်း၍ အကြမ်းဖက်မှု တားဆီးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်
- ❖ နိုင်ငံတော်အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရာတွင် အများပြည်သူများ သိရှိနားလည်လိုက်နာနိုင်စေရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစား၍ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ရန် လိုအပ်

ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေမှု ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပေါ်ခဲ့ခြင်းနှင့် ပြီးခဲ့သည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့၏ အဂတိလိုက်စားမှုများအား ဖော်ထုတ်အရေးယူဆောင်ရွက်နေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ချမှတ်ထားသည့် ဦးတည်ချက် (၅) ရပ်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဥပဒေနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများဆောင်ရွက်ရာတွင် အများပြည်သူများ သိရှိနားလည် လိုက်နာနိုင်စေရေးအတွက် ဘက်ပေါင်းစုံမှစဉ်းစား၍ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍

အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်

## ရပ်ဆိုင်းထားသော ဝါကြိတ်စက်များအား ယခုနှစ် ဝါရာသီအမိ ဝါကြိတ်ခွဲနိုင်ရေး အဆင်သင့်ပြုပြင် ပြင်ဆင်ထားပြီး ဝါဖြိုင်ဖြိုင်ပေါ်သောရာသီတွင် ဝါကြိတ်စက်များ စတင်လည်ပတ်နိုင်ရေး တင်ဒါစနစ်ဖြင့် ဝါဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၃  
ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ၊ အထည်စက်ရုံနှင့် ဝါကြိတ် စက်ရုံခွဲများမှ စက်ရုံမှူးနှင့် စက်ရုံခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံ ဝါလုပ်ငန်းရှင်များအသင်း နာယက၊ ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌနှင့် ဝါလုပ်ငန်းရှင်များ၊ ကုမ္ပဏီ များမှ မန်နေဂျင်းဒါရိုက်တာများနှင့် စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အရေးပါသော ကုန်ကြမ်းဖြစ် ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဝါသီးနှံသည် ချည်ထည်လုပ်ငန်းများ အတွက် အရေးပါသောကုန်ကြမ်းဖြစ်ပြီး သဘာဝ ချည်မျှင်များကို ထုတ်ပေးသည့် အပင်ဖြစ်ပြီး မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ အရေးပါသောသီးနှံဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး ပြည်တွင်း၌ ချည်ထည် အသုံးအဆောင်များနှင့် အဝတ်အထည်ပစ္စည်းများစွာ

လိုအပ်လျက်ရှိကြောင်း၊ ချည်ထည်များ ထုတ်လုပ် နိုင်ရန် အဓိကအကျဆုံးဖြစ်သည့် ဝါစိုက်ပျိုးမှုများ အား တိုးချဲ့ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့်ဝါများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝါများအထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဝါစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မည်ဖြစ်သကဲ့သို့ ပြည်တွင်း လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်း၊ ချည်မျှင်နှင့် အထည်စက်ရုံများသည် နိုင်ငံအတွက် လွန်စွာအကျိုးရှိသည့် စက်ရုံများ ဖြစ်သဖြင့် နိုင်ငံလိုအပ်ချက်များအား ပြည့်စီစွာ ထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အဝတ်အထည်များကို အသုံးပြုနိုင်ရေး စနစ်တကျ စဉ်းစားသုံးသပ်ဆောင်ရွက်ကြရန်” လမ်းညွှန်မှု ပြုထားကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ရပ်ဆိုင်းထားသော ဝါကြိတ်စက်များအား ယခုနှစ် ဝါရာသီအမိ ဝါကြိတ်ခွဲနိုင်ရေး အဆင်သင့်ပြုပြင် ပြင်ဆင်ထားပြီး ဝါဖြိုင်ဖြိုင်ပေါ်သောရာသီတွင် ဝါကြိတ်စက်များ စတင်လည်ပတ်နိုင်ရေးအတွက် တင်ဒါစနစ်ဖြင့် ဝါဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ဝါကြိတ်စက်များမှ ကြိတ်ခွဲရရှိသော ဝါပွမ်းကုန်ကြမ်းဖြင့် နိုင်ငံပိုင်ချည်မျှင်နှင့် အထည် စက်ရုံများမှ ကုန်ချောထုတ်လုပ်ပြီး ပြည်တွင်း



အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သော ချည်ကုန်ကြမ်း အား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် မည်ဖြစ်ပါကြောင်း၊ ဝါကုန်ကြမ်းကောင်း ရရှိရေး အတွက် မြန်မာ့ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ မြေယာဖွံ့ဖြိုးမှု အစီအမံများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ဝါစိုက်ဧကများ တိုးချဲ့ စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေးပညာရှင်များမှ ဝါစိုက်တောင်သူများအား ပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူ

များအနေဖြင့် ဝါလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေ လိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံမှူးနှင့် စက်ရုံခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံ ဝါလုပ်ငန်းအသင်းမှ တာဝန်ရှိသူများ၊ ဝါလုပ်ငန်းရှင် များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်

ပြည်တွင်းရေးရာ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ ကျင်းပ

တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)ကို တည်ထောင်ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ ယနေ့အထိ ဘွဲ့ရပညာတတ်တိုင်းရင်းသားလူငယ် ၁၃၇၈၆ ဦး မွေးထုတ်ပေးနိုင်ခဲ့

နေပြည်တော် နိုဝင်ဘာ ၂၃ ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ် လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)၌ ဘွဲ့နှင့်သဘာဝ ခန်းမအပါအဝင် သုံးနေရာ ခွဲခြား၍ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ကျင်းပသည်။



(သိပ္ပံတွဲ)၊ စာပေဘာသာ ထူးချွန်ဆု (ဝိပ္ပံတွဲ) ဆုရကျောင်းသား ကျောင်းသူ များကို လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က စာပေဘာသာ ထူးချွန်ဆု (ဝိဇ္ဇာတွဲ)၊ တိုင်းရင်းဘာသာ၊ စာပေနှင့် ယဉ်ကျေးမှု ထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဘာသာ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက ဆရာကြီး ဦးသန်းဦး၏ ထူးချွန်ဆုရ ကျောင်းသူကို လည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၂၇၂ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။

ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ သင်တန်းဆင်းပွဲအခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လက်ရှိအချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ရည်မှန်းချက် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်စပ် ဒေသရှိ တိုင်းရင်းသားလူငယ်များအား အဆင့်မြင့်ပညာများ သင်ကြားလေ့ကျင့် ပေးပြီး နယ်စပ်ဒေသများ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည့် ပညာရေးဝန်ထမ်း ကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ

ဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)ကို တည်ထောင်ဖွင့်လှစ် သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးရေးတက္ကသိုလ် စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ မဟာပညာရေးဘွဲ့ ၁၃၇ ဦး၊ မဟာဒဿန ပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၁၀၉ ဦး၊ ဆရာအတတ်ပညာ ဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ်ပညာ ဒီပလိုမာ ၉၅၆ ဦး၊ အထူးမူလတန်း ဆရာအတတ် သင်တန်း ၄၆၁ ဦး၊ မူလတန်း ဆရာ အတတ်သင်တန်း ၇၁၆၂ ဦး စုစုပေါင်း ဘွဲ့ရပညာတတ် တိုင်းရင်းသားလူငယ် ၁၃၇၈၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း။

နိုင်ရန်အတွက် ဆရာကိုယ်တိုင်က အစဉ် လေ့လာသင်ယူသူများဖြစ်ရန် လိုအပ် ကြောင်း၊ ဆရာဆိုသည်မှာ ပညာပေးပေ သူဖြစ်ပြီး ပညာရှာမှီးနေသူလည်းဖြစ်ရန် လိုကြောင်း၊ တပည့်များ၏အကျိုးကို အစဉ်ရှေးရှုပြီး ကောင်းမွန်ရာကို လမ်းညွှန်ပြသပေးနိုင်သည့် ဆရာကောင်း များကသာ နောင်တစ်ခေတ် နိုင်ငံတာဝန် ကို ထမ်းဆောင်ကြမည့် အရည်အသွေး ပြည့်ဝသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။

တိုက်တွန်းမှာကြား သင်တန်းဆင်း မောင်မယ်တို့အနေဖြင့် ဆရာ ဆရာမများအဖြစ် နိုင်ငံတာဝန်ကို ထမ်းဆောင်ကြတော့မည် ဖြစ်သဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ တိုးတက်မြှင့်တင်ရေးအောင် ဆောင်ရွက်ပေးကြမည့် ခေါင်းဆောင် ငယ်များအဖြစ်လည်းကောင်း၊ စိတ်ဓာတ် ကောင်းသော၊ စည်းကမ်းကောင်းသော၊ ကျင့်ဝတ်လိုက်နာသော နိုင်ငံဝန်ထမ်း ကောင်းများအဖြစ် လည်းကောင်း၊ ပေးအပ်သောတာဝန်ကို ကျေပွန်အောင်

ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း၊ အထူးအလေးထား မှာကြားလိုသည်မှာ ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားအားလုံး၏ စိတ်ထဲတွင် ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ကိန်းအောင်းရှင်သန်နေစေရေး စည်းရုံး ဆောင်ရွက်ပေးကြရန်၊ မိမိတို့၏ တပည့် ကျောင်းသား လူငယ်များကိုလည်း နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးကြရန်၊ တိုင်းရင်းသား များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက် ကြရန်၊ ပါတီနိုင်ငံရေးကင်းစင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ပညာရေးကဏ္ဍတိုးတက် မြှင့်တင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန် ကျေပွန်အောင် ထမ်းဆောင်ကြရန် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စံပြထူးချွန်ဆု၊ ဆရာအတတ်ပညာ ဘာသာ ထူးချွန်ဆု၊ စာပေဘာသာ ထူးချွန်ဆု

အားပေးစကားပြောကြား အခမ်းအနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင့်သဘာဝဧည့်ခန်း၌ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ များကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားသည်။ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းကလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ကိုယ်စား ပြည်ထောင်စုဝန်ကြီးက ဧည့်သည်တော် များနှင့် သင်တန်းဆင်းကျောင်းသား ကျောင်းသူများအား ဘွဲ့နှင့်သဘာဝခန်းမ နှင့် မြက်ခင်းပြင်တို့တွင် သုံးနေရာခွဲခြား၍ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မြို့တော်အတွင်း အမှိုက်လျှော့ချနိုင်ရေး လောင်စာတောင့် စမ်းသပ် ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၇ နာရီတွင် အလုံမြို့နယ် သစ်တောလမ်းရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန အမှတ် (၂) မော်တော်ယာဉ်ဝင်းသို့ ရောက်ရှိပြီး စွန့်ပစ် သစ်ရွက်၊ သစ်ကိုင်းကြီးများအား ခုတ်ဖြတ်၊ ခွဲစိတ်၍ အစားထိုးလောင်စာတောင့် စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်သန့်ရှင်း သာယာသပ်ရပ်ရေးအတွက် နေ့စဉ် သစ်ပင်များ ခုတ်ထွင်ပုံသွင်းခြင်း၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ယိုင်လဲနေသော သစ်ပင်၊ အကိုင်းအခက် များနှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် အကိုင်းအခက်များအား နေ့စဉ်

ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ စွန့်ပစ်အကိုင်းအခက် များပြားခြင်းကြောင့် စွန့်ပစ်ရန်နေရာများ နည်းပါးလာကြောင်း၊ ယခုကဲ့သို့ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံများသို့ အမှိုက်များဝင်ရောက်မှု လျော့နည်းသက်သာ စေရေး Reduce ပြုလုပ်နိုင်ရန်၊ ပြန်လည်အသုံးပြုရေး Reuse ပြုလုပ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်ရန်အတွက် မြို့တော်အတွင်း ခုတ်ထွင် ရှင်းလင်းသည့် သစ်ပင်၊ သစ်ကိုင်းများကို ထင်းနှင့် လောင်စာ အစားထိုး လောင်စာတောင့် ထုတ်လုပ်မှုကို တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းအဖြစ် စမ်းသပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် မြို့တော်နေပြည်သူများအား အမှိုက် လျှော့ချရေးနှင့်ပတ်သက်၍ အသိပညာပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

အရှေ့ဗျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ အစည်းအဝေးများ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃ အရှေ့ဗျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Coordinating Committee for Geoscience Programmes in East and South East Asia-CCOP) ၏ (၅၇)ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေးနှင့် (၇၇) ကြိမ်မြောက် ဦးဆောင်ကော်မတီ အစည်းအဝေး (The 57<sup>th</sup> CCOP Annual Session and the 77<sup>th</sup> CCOP steering Committee Meeting) နှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂၃ ရက် မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ CCOP ရုံးချုပ်နှင့် ဗီယမ်နမ်နိုင်ငံ ဟန့်ကြီးမြို့တွင် Virtual ဖြင့် ကျင်းပရာ CCOP အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ

အမြဲတမ်းကိုယ်စားလှယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်နှင့် ဌာနအကြီးအကဲများ ပါဝင်တက်ရောက် ဆွေးနွေး ခဲ့ကြသည်။ CCOP သည် ဘူမိသိပ္ပံဆိုင်ရာနယ်ပယ်တွင် အကြံပေးအဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်နိုင်ငံများ အတွင်း ဓာတ်သတ္တုကဏ္ဍ၊ ဘူမိဘေးအန္တရာယ် လျှော့ချရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ မြေအောက် ရေကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာဘူမိဗေဒကဏ္ဍတို့ကို စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက် ဆွေးနွေး



ခြင်းအားဖြင့် သုတေသနလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်လျှော့ချရေး အစီအမံများ စသော ဘူမိ သိပ္ပံဆိုင်ရာများကို ပိုမိုသိရှိနိုင်ခြင်းနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

ယခုကျင်းပသည့် အစည်းအဝေးတွင် အစီအစဉ် ရှစ်ခုပါဝင်၍ နိုင်ငံတကာမှ ဘူမိသိပ္ပံဆိုင်ရာကျွမ်းကျင် ပညာရှင် ကိုယ်စားလှယ်စုစုပေါင်း ၉၉ ဦး ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

# နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ အရေးကြီးသကဲ့သို့ စီးပွားရေးသံမှူးများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသဖြင့် အထူးကြိုးပမ်းဆောင်ရွက်စေလို

နေပြည်တော် နိုဝင်ဘာ ၂၃  
ကုန်သွယ်မှုနှင့် အခြေအခံရေးရာ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဦးညွန့်အောင်က နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ အရေးကြီးသကဲ့သို့ စီးပွားရေးသံမှူးများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသဖြင့် အထူးကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။



စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ အရေးကြီးသကဲ့သို့ စီးပွားရေးသံမှူးများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသဖြင့် အထူးကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။  
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညွန့်အောင်က စီးပွားရေးသံမှူးများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်သည့်ကာလအတွင်း နိုင်ငံနှင့် ဝန်ကြီးဌာနအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများရရှိရေး

မည်မျှဆောင်ရွက်နိုင်ခဲ့သည်ကို ပြန်လည်ဆန်းစစ်ရန် လိုကြောင်း မိမိတို့၏ တာဝန်များကို ပုံမှန်ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ ထိထိရောက်ရောက် ဆောင်ရွက်သွားကြစေလိုကြောင်း၊ လက်ရှိအချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများနှင့် ကုန်သွယ်မှုတိုးတက်စေရေး၊ လျင်မြန်ချောမွေ့စေရေးဆိုင်ရာကိစ္စများကို အဓိကထားဆောင်ရွက်လျက် ရှိရာ အဆိုပါနိုင်ငံများရှိ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံမှ ပို့ကုန်

များ ပိုမိုတင်ပို့နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ  
ယင်းနောက် အမေရိကန်နိုင်ငံ(ဝါရှင်တန်မြို့)၊ ဘရာဇီးလ်နိုင်ငံ(ဘရာဇီးလီးယားမြို့)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပေကျင်း၊ နန်နင်းမြို့၊ ကူမင်းမြို့၊ ဟောင်ကောင်မြို့)၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)တို့တွင် တာဝန်ထမ်းဆောင်နေကြသည့် စီးပွားရေးသံမှူး ရှစ်ဦးတို့က နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်ခဲ့မှုနှင့် မြန်မာထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့် ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ သံမှူးများနှင့် ဆွေးနွေးပွဲ (ဒုတိယနေ့)ကို နိုဝင်ဘာ ၂၄ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

## အရည်အသွေးရှိသော ကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရေးအတွက် အာဆီယံစံနှုန်းများနှင့်အညီ ကျွမ်းကျင်မှုအဆင့်သတ်မှတ်နိုင်ရေးကို ကြိုးစားဆောင်ရွက်သွားရမည်

နေပြည်တော် နိုဝင်ဘာ ၂၃  
နေပြည်တော် ဥက္ကဋ္ဌရသီရိခရိုင်နှင့် ဒက္ကဋ္ဌဏသီရိခရိုင် အတွင်းရှိ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ဟိုတယ်လုပ်ငန်းများ၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသေးစားချေးငွေလုပ်ငန်းများအတွက် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ် နိုဝင်ဘာလအတွင်း အသိပညာပေးအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပါဝင်တက်ရောက်သည်။

ကျွမ်းကျင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရာ၌ ဝန်ကြီးဌာနတစ်ခုတည်းသာမက ဌာနများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ကဏ္ဍများအလိုက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်၍ အဆင့်လိုက် စာရင်းဇယားဖြင့် စနစ်တကျ ရေးသွင်းမှတ်သားပြီး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းအားဖြင့် လုပ်ငန်းနယ်ပယ်အသီးသီးရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရေး အထောက်အပံ့ဖြစ်နိုင်ကြောင်း၊ အရည်အသွေးရှိသော ကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရေးအတွက် အာဆီယံစံနှုန်းများနှင့်အညီ ကျွမ်းကျင်မှု အဆင့်သတ်မှတ်နိုင်ရေးကို ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး၊ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု



စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကာ အစီအစဉ်ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်သို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းများမှ တာဝန်ရှိသူများ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌရသီရိခရိုင်နှင့် ဒက္ကဋ္ဌဏသီရိခရိုင်များအတွင်းရှိ ဟိုတယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် အသေးစားချေးငွေလုပ်ငန်းများမှ လုပ်ငန်းရှင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။ သတင်းစဉ်

### သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိ

#### တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စားအုန်းဆီ တန်ချိန် ၉၅၈ ဒသမ ၄၆ တန် ရောင်းချခဲ့ပြီးဖြစ်

နေပြည်တော် နိုဝင်ဘာ ၂၃  
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားအုန်းဆီပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၂ သန်း

ဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး တိုင်းဒေသကြီး/ပြည်နယ် ဒေသအသီးသီးရှိ လက်လီ/လက်ကား ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေးငွေကျပ် ၄၂၄၀ ဖြင့် နေ့စဉ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ

ကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွက် စားအုန်းဆီ တန်ချိန် ၉၅၈ ဒသမ ၄၆ တန်၊ ပိဿာ ၅၅၄၄၇၈၀ ရောင်းချခဲ့ပြီးဖြစ်သည်။ ရန်ကုန်မြို့အတွင်းရှိ စားအုန်းဆီကုန်အတွက် ဆီအသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကျန်

တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင်အကျိုးအမြတ် ၂ ရာခိုင်နှုန်းထက်မပိုသည့် ဈေးနှုန်းဖြင့် စားအုန်းဆီပြည်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် စားအုန်းဆီပြည်သူများသို့

လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အမှတ်(၁၀၄/၁၀၈) ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ရာဓမ္မာရုံရှေ့) အလုံမြို့နယ် ဖုန်း ၀၉-၄၄၄၄၄၇၉၅၊ ၀၉-၄၀၁၅၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီရောင်းချဦးစီးဌာန ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်

# ပြည်သူတို့၏တာဝန်

ဖြိုးလေး

၁။ အခြေအနေ  
လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေကို ကောင်းသည်ဆိုသည်ဟု မိမိ မြင်သမျှရှုထောင့်မှ အကဲဖြတ်သုံးသပ်ခြင်းထက် ပကတိမြေပြင် အခြေအနေအရပ်ရပ်ကို လေ့လာအပ်ပါသည်။ နိုင်ငံသူ နိုင်ငံသား အများစုသည် မိမိတို့ဆန္ဒမရှိခဲ့ကြသော်လည်း မရှောင်လွှဲနိုင်သော အောက်ပါကပ်ဆိုးနှစ်မျိုးနှင့် တည့်တည့်တိုးကာ ဆင်းရဲပင်ပန်းနေ ကြရှာပါသည်။ ကျန်းရန်ထနေရသည်။

(က) ၂၀၁၉ ခုနှစ်မှ စတင်ဖြစ်ပွားပျံ့နှံ့လာသော ကူးစက်မြန် အဆုတ်ကိုထိခိုက်သော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးက နှုတ်ပစ်ခဲ့ ဖြစ်စေခဲ့ပြီ။ ယနေ့အထိ -

- (၁) ကူးစက်ခံရသူ ၅၁၉၁၅ ဦး
- (၂) သေဆုံးသူ ၁၉၀၄၁ ဦး
- (ခ) ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ဖြစ်ပွားလာသော အကြမ်း ဖက်အစွန်းရောက်လူစုကြောင့် မီးရှို့၊ ဗုံးခွဲ၊ လူသတ်၊ လူသားချင်း စာနာထောက်ထားခြင်းကင်းစွာ ဥပဒေမဲ့ရက်စက်ရိုင်းစိုင်းမှု သတ္တန္တရ ကပ်ဘေးဆိုးအန္တရာယ်ဆိုးက လဲရာသူဦး ထောင်းနေသည်။

- (၁) ဖျက်ဆီးမီးရှို့ခံရမှု
  - (၁) စာသင်ကျောင်း ၄၄၄ ကျောင်း
  - (၂) ဆေးရုံ၊ ဆေးခန်း ၂၅ ခု
  - (၃) ဈေး ၁၀ ဈေးမှ ဆိုင်ခန်းများ
- (၂) သတ်ဖြတ်ခံရသူ ၂၆၃ ဦး
- (၃) ထိခိုက်ဒဏ်ရာရသူ ၂၅၀

ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကုသရေးအခြေ အနေများ၊ ပြည်သူနှင့်အစိုးရ တက်ညီလက်ညီပူးပေါင်းလျက် ကျန်းမာ ရေး အသိရှိစွာ သတိပြုလိုက်နာကြခြင်းများ၊ ဆန္ဒပြသပိတ်မှောက်ကာ ဆေးကုသမှုတာဝန်မှ စွန့်ခွာရှောင်လွှဲသွားသော ဆရာဝန်၊ ဆရာမ များကြောင့် တာဝန်လေးစား လူလူချင်းစာနာထောက်ထားသော ဆေးပညာရှင် ဆရာဝန်၊ ဆရာမများ ရှိသမျှအင်အားဖြင့် အားစိုက် ခွန်စိုက် နေ့ညမပြတ် ဆောင်ရွက်ခဲ့ကြခြင်း၊ ဒေသခံပြည်သူနှင့် တာဝန် ရှိသော အကြီးအကဲများ စည်းလုံးမှုဖြင့် အောက်ဆုံးအဆုံးအပျောက် အရေးပေါ် လိုအပ်ချက်ကို စက်ရုံအမြန်တည်ဆောက်ခြင်း၊ နိုင်ငံခြားမှ အမြန် တင်သွင်းခြင်း စသည်တို့ကို အခက်အခဲအမျိုးမျိုးကြားမှ စည်းလုံး ညီညွတ်စွာ လူနာများကို တတ်နိုင်သမျှ ကယ်တင်ခြင်းတို့ ဆောင်ရွက် ကြသော်လည်း ကာကွယ်ဆေးမထိုးရန် ခြိမ်းခြောက်တားမြစ်ခြင်း၊ ဆေးထိုးပေးသောနေရာများကို ဗုံးခွဲခြင်း၊ ဆရာဝန်၊ ဆရာမများနှင့် ပြည်သူလူထုကို ဟန့်တားခြိမ်းခြောက်ခြင်း စသော အဖျက်အမှောင့် အမျိုးမျိုးကိုလည်း ကြုံတွေ့ဖြတ်သန်းခဲ့ကြရပေသည်။

- အချိန်နှင့် ဒီရေသည် လူကိုမစောင့်ပေ။
- လေလာတုန်းရွက်လွှင့်ရမှာဖြစ်ပါသည်။
- နေပူတုန်းမှာ စပါးလှန်းရပါ၏။
- လသာတုန်းသာ ဗိုင်းငင်ရသည်မဟုတ်လား။
- မိုးလွန်မှ ထွန်ချချင်၍ အကျိုးမရနိုင်။
- အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ကြရန်အတွက် ပြည်သူတို့၏

ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့တွင်မည်မျှပင် ကြိုးစားကြစေကာမူ အချိန်ရှိခိုက် လုံ့လစိုက်၍ မရအောင် အသိဉာဏ်ခေါင်းပါးသော လူအချို့သည် ပြည်ပမှ ပူးသွင်းထားသော စိတ်ရူးစိတ်နောက်များ နားဝင်အပမို(ပယောဂပူးဝင်)နေသဖြင့် အလုံးစုံ ပျက်သုဉ်းရေး၊ မြန်မာ နိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ ကျရှုံးနိုင်ငံအဖြစ်သို့ တစ်စစီ ပြိုကွဲပျက်စီးသွားအောင် လုပ်ဆောင်လျက်ရှိနေကြပေသည်။

ဤသို့သော ဆိုးရွားပြင်းထန်သော ကူးစက်မြန် ရောဂါစွန့်ထုတ် ရောဂါဘေး၊ ဖောက်ခွဲ၊ ဖျက်ဆီး၊ မီးရှို့၊ လူသတ်ပြုလုပ်နေကြသော သတ္တန္တရကပ်ဆိုးဘေးရန်၊ အခက်အခဲအမျိုးမျိုး၊ အတားအဆီး အသွယ်သွယ်တို့ကို ဖြတ်သန်းလျက် အောက်ပါဦးတည်ချက်များဆီသို့ ပြည်သူများနှင့်အတူ မိမိတို့သည် မရောက်ရောက်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ကြမည်ဟု မမှတ်မသုန် ယုံကြည်ကြပါသည်။

၂။ ဦးတည်ချက်  
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဦးတည်ချက် (၉) ရပ်

၁။ နိုင်ငံရေး  
(က) စစ်မှန်စွာစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်

စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး  
(ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး  
(ဂ) လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြား ရေးမှုဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး“မူ”ကို ဆက်လက်လိုက်နာကျင့်သုံးရေး

၂။ စီးပွားရေး  
(က) စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန် ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး

(ခ) ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင်ဖော်ဆောင် ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး  
(ဂ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုအားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့် အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး

၃။ လူမှုရေး  
(က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ရင်သန်ထက်မြက်ရေး  
(ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု

၄။ သုံးသပ်ဖော်ထုတ်ချက်  
(က) လက်ရှိအခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေးသည် မှန်ကန်သောလမ်းစဉ်/ နည်းနာမဟုတ်ပါ။

(ခ) ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုများအား ကောင်းအောင် အခြေခံကျကျ ပြုပြင်ပြောင်းလဲကာ ဒီမိုကရေစီစနစ်၊ ပြည်ထောင်စုစနစ်နှင့် ကိုက်ညီဆီလျော်အောင် လုပ်ဆောင်ကြရန် ဖြစ်ပါသည်။

(ဂ) ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ်လုပ်ဆောင်ရမည်တို့ကို အချိန်ယူ စီမံသကဲ့သို့ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ပို့ကုန်မြှင့်တင် ရေးစသည်တို့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုထွန်းကားရေး လျှပ်စစ်စွမ်းအား အသုံးချနိုင်ရေး စသည်တို့မှာ မြန်နိုင်သမျှမြန်စွာ စောနိုင်သမျှစောစွာ အောင်မြင်တိုးတက်ရန် စီမံကြရပါမည်။

(ဃ) လူဦးရေ ၇၀ ရာခိုင်နှုန်း နေထိုင်နေကြသော လူများစု ကျေးလက်ကျေးရွာလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ စီးပွားရေးမြှင့်တင်ရေး၊ လျှပ်စစ်ရောက်ရှိရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရပါမည်။

(င) ကိုယ့်ပြည်တွင်းရှိ ကိုယ့်ပြည်သူများ၏ လူသားအရင်း အမြစ်ဖွံ့ဖြိုးရေးကို မြှင့်တင်တည်ဆောက်ရပါမည်။

(စ) ပြင်ပအင်အားနှင့် ကူညီထောက်ပံ့မှုများကိုလည်း ခင်မင် ရင်းနှီးစွာ ဆက်ဆံလျက် အပြန်အလှန်လေးစားယုံကြည်မှု အခြေခံ၍ အကျိုးရှိစွာ ရယူရပါမည်။

(ဆ) အာဏာရရင်ပြီးရော ပြည်ပညီညွတ်လည်းဖြစ်ပါစေဟု သဘောထားသော ကိုယ်ကျိုးရှာ တစ်ကိုယ်ကောင်း နိုင်ငံရေးသမား

❖ **အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ကြရန်အတွက် ပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တို့တွင် မည်မျှပင် ကြိုးစားကြစေကာမူ အချိန်ရှိခိုက် လုံ့လစိုက်၍ မရအောင် အသိဉာဏ်ခေါင်းပါးသော လူအချို့သည် ပြည်ပမှ ပူးသွင်းထားသော စိတ်ရူးစိတ်နောက်များ နားဝင်အပမို(ပယောဂပူးဝင်) နေသဖြင့် အလုံးစုံပျက်သုဉ်းရေး၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ ကျရှုံးနိုင် ခြင်းသို့ တစ်စစီပြိုကွဲပျက်စီးသွားအောင် လုပ်ဆောင်လျက်ရှိ**

❖ **ဤသို့သော ဆိုးရွားပြင်းထန်သော ကူးစက်မြန် ရောဂါစွန့်ထုတ် ရောဂါဘေး၊ ဖောက်ခွဲ၊ ဖျက်ဆီး၊ မီးရှို့၊ လူသတ်ပြုလုပ်နေကြသော သတ္တန္တရကပ်ဆိုးဘေးရန်၊ အခက်အခဲအမျိုးမျိုး၊ အတားအဆီး အသွယ်သွယ်တို့ကို ဖြတ်သန်းလျက် အောက်ပါဦးတည်ချက်များဆီသို့ ပြည်သူများနှင့်အတူ မိမိတို့သည် မရောက်ရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမည်ဟု မမှတ်မသုန် ယုံကြည်**

စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး  
(ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး

၃။ အကျိုးဝင်သောအချက်များ  
(က) နိုင်ငံတကာအင်အားကြီးနိုင်ငံများ အားပြိုင်နေမှုအခြေအနေ နှင့် စွက်ဖက်ခြယ်လှယ်နေကြပုံ

(ခ) ပထဝီနိုင်ငံရေး၊ တရုတ်၊ အိန္ဒိယ၊ အင်အားကြီးမားရန် အရှိန် ယူနေသော အဏုမြူလက်နက်ပိုင်ဆိုင်ကြသည့် အိမ်နီးချင်းနိုင်ငံကြီး နှစ်ခုကြား၊ အာဆီယံအဖွဲ့ဝင် (တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် က ပစ်ဖိတ်နှင့် တောင်တရုတ်ပင်လယ်ထက် အချိန်၊ အကွာအဝေး၊ စရိတ် လေးပုံတစ်ပုံမျှ မြန်ဆန်၊ သက်သာ၊ အကျိုးရှိသော မြန်မာ့မြေကို ဖြတ်သန်းရန် လိုအပ်နေခြင်း)

(ဂ) တရုတ်၏ ဆက်သွယ်ရေးလမ်းကြောင်းများကို နည်းမျိုးစုံဖြင့် ပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စု၏ ရည်မှန်းချက်တွင် မြန်မာပြည်ကို ဖရိုဖရဲဖြစ်ဖို့နှင့် မီးရှို့ရန် စီမံလိုခြင်း

(ဃ) မြန်မာပြည်တိုင်းရင်းသားခေါင်းဆောင်များ အမြင်ကျယ်စွာ သွေးစည်းညီညွတ်မှုအချိန်ဖြစ်နေခြင်း

(င) နွားကွဲလျှင် ကျားဆွဲတော့မည်။ (ဝင်လာဖို့ ကပ်နေပြီ)  
(စ) ပြည်သူအများ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးခွန်အား၊ နယ်ချဲ့ဆန့်ကျင်ရေးအစဉ်အလာများ နိုးကြားကြရန် အဓိကကျ ခြင်း

များကို အားမပေးသင့်ပေ။  
(ဇ) အမျိုးဂုဏ်ဇာတိဂုဏ်နှင့် နိုင်ငံတော်ကို ဂုဏ်မြှင့်၍ နိုင်ငံ တကာမှာ ဝင့်ထည်သောနေရာသို့ ရောက်ရှိစေနိုင်မည့် ခေါင်းဆောင် ကောင်းများကို ထောက်ခံအားပေးကြရမည်။

၅။ ပြည်သူတစ်ဦးချင်း၏တာဝန်  
ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ စာအုပ်များမှာ ပါသည့် အချက်များထဲမှ လက်တွေ့ဆီလျော်မည့် အဓိက နှစ်ချက် သုံးချက်)များအရ လူအများနားဝင်လွယ်အောင် ပြင်ရေးပါရန် (များဖို့ မလို၊ ထိရောက်စေရေး ဦးစားပေး)

နိဂုံး  
ပြည်သူ့အားသည် ပြည်တွင်းမှာသာရှိသည်။  
ပြည်သူ၏ စွမ်းအားသည် အကြီးမားဆုံးဖြစ်သည်။  
ပြည်သူသည်သာ အဓိကကျကြောင်း အမျိုးသားလွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းများက အထင်အရှားသက်သေပြ ခဲ့သည်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် နှစ်ပေါင်း ၇၀ ကျော် အခက်အခဲအမျိုးမျိုးကြားက တာဝန်ကျေစွာ လက်ဆင့်ကမ်းခဲ့ကြသည်မှာ စိန်ရတုတိုင်တော့မည်။ ပြည်သူ များ နိုးကြားတက်ကြွသည်နှင့် အမျှ ပန်းတိုင်ဦးတည်ချက်များ အောင်မြင်ကြလိမ့်မည်။

၂၀၂၁ ခုနှစ် (၁၀၀) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ

- ★ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊
- ★ ပြည်ထောင်စုတစ်ဝန်းလုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာအဆင့် မြှင့်တင်ဆောင်ရွက်ရေး၊
- ★ မျိုးချစ်စိတ်ဓာတ်ကို အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန် ထက်မြက်ရေး၊
- ★ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းစွာဖြင့် တိုင်းရင်းသားပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်ရေး။

၂၀၂၁ ခုနှစ် (၁၀၀) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်

နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့။

၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက် (၂၈-၁၁-၂၀၂၁)

လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးခဲ့သူအား လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပေးအပ်

မန္တလေး နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသည့် အမျိုးသားတစ်ဦးသည် လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့်အတွက် အကျိုးခံစားခွင့်အဖြစ် ငွေကျပ် ၅၄ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ရှိ လူမှုဖူလုံရေးအဖွဲ့ရုံးခွဲ(၁)တွင် အကျိုးခံစားခွင့်ပေးပေးပေးသော Htet Yee Lin Co.,Ltd မှ အာမခံအလုပ်သမားဖြစ်သူ ဦးဇော်မင်းစိုးသည် စက်တင်ဘာ ၈ ရက်က လုပ်ငန်းခွင်အတွင်း လုပ်ငန်းများဆောင်ရွက်နေစဉ် ဆိုင်ကယ်မတော်တဆမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်အဖြစ် ငွေကျပ် ၅၄ သိန်းကို တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အကျိုးခံစားခွင့်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျည်တောက်ပေါက်ကျေးရွာရှိ ကုမ္ပဏီရုံးခွဲ၌ကျင်းပရာ တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့မှ တိုင်းတာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သတ္တတူးဖော်ရေးဌာန တာဝန်ခံအရာရှိနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ အာမခံအလုပ်သမားများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့ တိုင်းတာဝန်ခံအရာရှိက အာမခံအလုပ်သမားများကို ၂၀၁၂



ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး သေဆုံးသူ၏ကျန်ရစ်သူမိသားစုကို အကျိုးခံစားခွင့်အဖြစ် ငွေကျပ် ၅၄ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။ မင်းထက်အောင်(မန်းကိုယ်ပွား)

ကသာမြို့၌ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ



ကသာ နိုဝင်ဘာ ၂၃ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၌ ယနေ့နံနက် ၉ နာရီမှစတင်ကာ ကျောင်းသား ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို

ကသာမြို့ မြို့တော်ခန်းမနှင့် အမှတ်(၁)အထက်တန်းကျောင်းတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် ကသာမြို့ အမှတ် (၁) အထက်တန်းကျောင်း၌ ယခင်က ပထမအကြိမ်ထိုးနှံပြီးသော ကျောင်းသား ကျောင်းသူများကို ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် မြို့တော်ခန်းမ၌ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမည့် ကျောင်းသား ကျောင်းသူများ၊ အသက် ၁၈ နှစ်နှင့်အထက် မည်သူ့ကိုမဆို ပထမအကြိမ်နှင့် ဒုတိယအကြိမ် သတ်မှတ်ရက် ပြည့်သူတိုင်းကို ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၂ ဦးကို ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ထိုးနှံရာတွင် ကျောင်းသား ကျောင်းသူ ၂၃၀၈ ဦးနှင့် အသက် ၁၈ နှစ်နှင့်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ ၁၉၉၇ ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ ၁၄၀၀၂ ဦးတို့အား ထိုးနှံပေးခဲ့ပြီး ဖြစ်သည်။

နောက်ရက်များတွင်လည်း အလားတူနေရာများတွင် သတ်မှတ်ထားသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အေးမြသက်ထား

သနပ်ပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

သနပ်ပင် နိုဝင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လပတ် ဘတ်ဂျက်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာငါးရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေရေးဆွဲနည်း (AVIP) သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ

ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်သန္တာဦးရွှေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြီး ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲမှု ရှင်းလင်းခြင်း၊ ငွေကြေးထည့်ဝင်မှုဆိုင်ရာ နည်းလမ်းများ ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး

ရန်ပုံငွေ သုံးစွဲရေးအစီအစဉ်နှင့် ပတ်သက်သည့် သင်ခန်းစာများအား ဆွေးနွေးပို့ချခဲ့သည်။ အဆိုပါသင်တန်းကို ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လပတ်ဂျက်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရေကျော်(တောင်)ကျေးရွာ၊ ကော့ပြတ်ကျေးရွာ၊ ဂုံးကျော်ကျေးရွာ၊ ကမာစဲကျေးရွာနှင့် ကုက္ကိုလ် ကျေးရွာတို့မှ ကော်မတီဝင် ၁၅ ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။ လှမိုး(သနပ်ပင်)

သူ့ကျွန်မခံ အမျိုးသားမာန်

- ❖ သူ့ကျွန်မခံ နှံ့နှံ့နေစဉ် ဒိုရင်ခံစား စိတ်ထားမကြည်လင် ပညာဉာဏ်စင် ထူးပင်မမြီး ကိုလိုနီပညာ မလိုအပ်ပါ ညီစွာ ရိုက်ချိုးသည်နှင့်လေး။
  - ❖ တိုင်းပြည်လူမျိုး ကောင်းကျိုးကော်နံ ကျောင်းတော်သားများ ညီထားစိတ်အကြံ စုပေါင်းတွန်းလှန် အောင်သံဝင်ကြွား အမျိုးသားကျောင်းတွေပေါ်လာပေ ညီစေလက်တွဲထားသည်နှင့်လေး။
  - ❖ ဒိုအမျိုးသား စိတ်ထားမြင့်လာ ပညာအစစ် ဆန်းသစ်လိုသေချာ ကိုယ့်အားကိုယ်သာ ကိုးပါစေကြောင်း ပြည်လုံးညီညာဆောင်ရွက်ကာ ပေါ်လာအမျိုးသားကျောင်းရယ်နှင့်လေး။
  - ❖ အောင်စည်အောင်မောင်း အောင်ကြောင်းသံဝေ နှစ်စဉ်နှစ်တိုင်း သမိုင်းသိကြစေ မျိုးဆက်သစ်တွေ အမွေမပျက် ဒိုမျိုး ဒိုစွာ မြတ်နိုးပါ ပညာအရာဂုဏ်တက်သည်နှင့်လေး။
  - ❖ လပြည့်ကျော်ဆယ်ရက် မပျက်စဉ်လာ အမျိုးသားနေ့ ထူးပေဂုဏ်အင်္ဂါ တန်ဆောင်မုန်းမှာ မှတ်ပါအောင်ပွဲ တစ်ပြည်လုံးပျော် ကောင်းကျိုးမျှော် ကြွေးကြော်တိုက်ပွဲနွဲ့သည်နှင့်လေး။
  - ❖ အမြဲရင်မှာ စွဲလျက်သာ ညီညာသစ်ခဲ့သည်။
  - ❖ မခွဲစဉ်လာ ပြည်မြန်မာ သူငါချစ်လျက်အတည်။
- ဘိုမျိုး(ရွှေဘို)  
(တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကျရောက်မည့် အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုလျက်)

# ပစ္စုပ္ပန်၊ သံသရာပြေးမလွတ်သည့် အလွန်ကြီးမားသည့်အပြစ်

## မောင်သောမန

မြန်မာနိုင်ငံတွင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ သုံးပါးကို ရှေးကာလမှ အစဉ်အဆက်ယုံကြည်ကိုးကွယ်ဆည်းကပ် ကြသည်။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်သူသည် “သရဏဂုံ” တည်ပြီး ဒုက္ခဆင်းရဲအပါယ်ဘေးမှ လွတ်မြောက်ကာ ချမ်းသာသုခအပေါင်းတို့နှင့် ပြည့်စုံစေ၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ပြစ်မှားစော်ကားသူသည် ပစ္စုပ္ပန်၊ သံသရာ၌ ဒုက္ခ ဆင်းရဲအပါယ်ဘေးတို့ကို ကြုံတွေ့ရပြီး သံသရာရှည်စွာ ဆင်းရဲဒုက္ခ ခံစားကြမည် မလွဲကန်ဖြစ်ပါ၏။

ဝိပဏ္ဍိကာလ၌ များသောအားဖြင့် ရတနာသုံးပါးကို မေ့လျော့ ပါးလျားလာကြ၏။ ပေါ့ပေါ့တန်တန် အလေးမထားပြုမူတတ်ကြ၏။ အချို့လည်း ပြစ်မှားစော်ကားခြင်းအမှုကို ပြုလုပ်လာကြ၏။ ထို့ကြောင့် ရတနာသုံးပါးကို မမေ့မလျော့စေရန် အလေးအမြတ်ထား ရန် လိုအပ်လာပါ၏။ ရတနာသုံးပါးအနက် သံဃာရတနာဂုဏ်ကျေးဇူး နှင့် အကျိုးအပြစ်တို့ကို သိရှိနိုင်ပါစေရန် ဦးစွာတင်ပြလိုပါသည်။ သံဃာရတနာဆိုသည်မှာ “သမ္မုတိနှင့် အရိယာ” နှစ်ဖြာသော သံဃာ တော်အရှင်မြတ်အပေါင်းတို့ကို ဆိုလို၏။ အယူသီလတူမျှသော ပုဂ္ဂိုလ် အပေါင်းအစုဟုလည်း ဆိုကြသည်။

### ပူဇော်ထိုက်သည့်သံဃာ

ယင်းပုဂ္ဂိုလ်နှစ်မျိုးတွင် သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊ သောတာပတ္တိ ဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ အနာဂါမိမဂ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ အရဟတ္တမဂ်ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်ပုဂ္ဂိုလ်တစ်စုံ ဤသို့ အစုံအစားဖြင့် လေးစုံ၊ အရေအတွက် အားဖြင့် ရှစ်ပါးသော “အရိယာ” သံဃာများရှိသည်။ ထိုအရိယာ သံဃာများ၏ အဆက်အနွယ်ဖြစ်၍ ဉာဏ်တစ်ကြိမ်၊ ကမ္မဝါသုံးကြိမ်၊ ဉာဏ်စတုတ္ထကံဖြင့် ရဟန်းအဖြစ်နေကြသော ရဟန်းအပေါင်းအစုကို “သမ္မုတိ” သံဃာဟု ခေါ်ဆိုသည်။ သမ္မုတိသံဃာသည် အရိယာပုဂ္ဂိုလ် မဟုတ်သော်လည်း ဝိနည်းဒေသနာတော်အရ ပြုလုပ်ဆောင်ရွက် ရသော ဝိနည်းကံ၏ အစွမ်းအားဖြင့် ပူဇော်ထိုက်သောသံဃာဟူ၍ ဖြစ်လာသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များ အများဆုံးနေထိုင်ကြသော နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံရှိသည့် အနက် မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်။ ဗုဒ္ဓသာသနာအထွန်းကားဆုံးနိုင်ငံတွင် ရတနာသုံးပါးအပေါ်၌ ထုံမမ်း နေရန် လိုအပ်သည်။ ရဟန်းသံဃာများသည် မြတ်စွာဘုရားဟောကြား တော်မူခဲ့သော တရားဒေသနာများကို ထိန်းသိမ်းသယ်ဆောင်ပေး ပေးသည့် မြတ်သောပုဂ္ဂိုလ်ဖြစ်သည်။ ဆင်းရဲကို ပယ်ဖျောက်တားမြစ်၍ စီးပွားချမ်းသာကိုဆောင်တတ်သော ပုဂ္ဂိုလ်ဖြစ်သဖြင့် မြတ်စွာဘုရားရှင် ကိုယ်စား ဆည်းကပ်ကိုးကွယ်ရာဟု နှလုံးသွင်းအပ်သည်။

### ပစ္စုပ္ပန်ရဟန်းကံကဲ့သို့

ရုပ်ပွားတော်၊ စေတီတော်များအား ပူဇော်ခြင်းသည် သက်တော် ထင်ရှား မြတ်စွာဘုရားအား ပူဇော်ခြင်းဖြစ်သကဲ့သို့ ကလျာဏပုထုဇဉ် ရဟန်းသာမဏေများကို ပူဇော်ခြင်းသည်လည်း မြတ်စွာဘုရားရှင်ကို ပူဇော်ခြင်းကိစ္စပြီးတော့သည်ဟု မှတ်ယူရသည်။ ရဟန်းသာမဏေများ သည် အရိယာဖြစ်စေ၊ ပုထုဇဉ်ဖြစ်စေ မြတ်သောသီလအစွမ်းကြောင့် လူတို့ပူဇော်မှုကို ခံယူထိုက်သည်။ ရဟန်းသာမဏေများ ဝတ်ရုံသော သင်္ကန်းသည်လည်း အရဟတ္တတန်ဆာဖြစ်၍ လူတို့အနေဖြင့် ပူဇော် ကိုးကွယ်ထိုက်ပေသည်။ ပုထုဇဉ်ရဟန်း၊ သမ္မုတိရဟန်းဟူ၍ မထီ

မဲ့မြင် မပြုသင့်ပေ။ ပြစ်မှားစော်ကားခြင်း လုံးဝမပြုအပ်ပေ။ သမ္မုတိ သံဃာသည် အရိယာသံဃာအပေါင်းအစုဖြစ်၍ သံဃာတော်ကို ပြစ်မှားစော်ကားခြင်း၊ သတ်ဖြတ်ခြင်းပြုလုပ်ပါက ပစ္စုပ္ပန်ရဟန်းကံကဲ့သို့ အဆုံးအပိုင်းအခြားမရှိသည့် အကုသိုလ်ကံမျိုးရောက်နိုင်သည်။

ရဟန်းသံဃာတို့အား ပြစ်မှားစော်ကားခြင်း၊ သတ်ဖြတ်ခြင်း ကြောင့် ပြန်လည်ခံစားရသည့်အပြစ်များကို ဘုရားရှင်ဟောကြားထား သည့် တရားဒေသနာတော်များ၊ ဇာတ်နိပါတ်များတွင် ဖော်ပြထား သည်။ မြတ်စွာဘုရားရှင်လက်ထက်တော်က အရှင်နာရဒမထေရ်သည်

သင်းကြောင့်” ဟု စွပ်စွဲကာ ရဟန်းအား ၎င်း၏အမဲလိုက်ခွေးများနှင့် ရှူးတိုက်သည်။ ရဟန်းက တောင်းပန်သော်လည်း မုဆိုးက နားမဝင်။ သခင်အလိုကျ အမဲလိုက်ခွေးများက ရဟန်းကိုလိုက်ကြသည်။ ရဟန်း မှာ ထွက်ပြေးပြီး နီးရာသစ်ပင်ကို တက်လိုက်သည်။

ထိုအခါ ရဟန်း၏ခြေထောက်ကို ခွေးများက ကိုက်ဆွဲပြီး မုဆိုး ကလည်း မြားတံအချွန်ဖြင့် ထိုးဆွဲပြန်သည်။ ရဟန်းတော်သည် ခွေးကိုက်သည့်ဒဏ်၊ မြားချွန်ထိုးခံရသည့်ဒဏ်တို့ကို မချီမဆုံ ခံစားရ သည်။ ထိုအခိုက် အမှတ်မထင် ရဟန်း၏ကိုယ်ရုံသင်္ကန်း လျှောကျ

**မျက်မှောက်ကာလတွင် ရဟန်းသံဃာတော်များအား ပုတ်ခတ်စော်ကားနေသူများကို မြင်တွေ့ကြားသိ နေရသည်။ ၎င်းတို့အတွက် စိုးရိမ်ပူပန်သနားမိသည်။ သာမန်ပြည်သူအချို့အနေဖြင့် နိုင်ငံရေးဝါဒ မှိုင်းမိပြီး ထေရ်ကြီးဝါကြီးရဟန်းတော်များကိုသာမက သီလသမာဓိဂုဏ်သိက္ခာကြီးမားသော ရဟန်း တော်မြတ်များကိုပင် ဝစ်ကံဖြင့် ပြစ်မှားစော်ကားခြင်းအပြင် ရဟန်းတော်၏ပုံကို အမျိုးသမီးလုံချည် များဖြင့်တွဲ၍ လက်ရောက်ကျူးလွန်မှုများအထိပါ ပြုလုပ်လာကြသည်ကို မြင်တွေ့ရသည်။ ယခုအခါ CRPH နှင့် NUG တို့၏လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့ဝင်များသည် မရိုးမဖြောင့်ယုတ်မာသော အကြံအစည်ဖြင့် ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်ပြည့်ဝစေရန် ယုတ်မာပက်စက်သောအလုပ်များကို ပြုလုပ်လာကြ**

နံနက်စောစောဆွမ်းခံရန် ရာဇဂြိုဟ်မြို့သို့ ကြွရောက်စဉ် လမ်း၌ အလွန်ဆာလောင်နေသော ဗြိတ္တာကိုတွေ့ရ၏။ ၎င်း၏ခန္ဓာကိုယ်မှာ ရွှေအဆင်းရှိပြီး ပါးစပ်မှာ ဝက်နှုတ်သီးနှင့်တူ၏။ ရှင်နာရဒသည် ဗြိတ္တာနားသို့ချဉ်းကပ်၍ “သင်သည် ရွှေအဆင်းရှိ၏။ မျက်နှာမှာ ဝက် မျက်နှာနှင့်တူ၏။ သင်သည် ရှေးဘဝက မည်သည့်ကံပြုခဲ့၍ ဤသို့ ဖြစ်ရသနည်း”ဟု မေး၏။ ထိုအခါ ဗြိတ္တာက “အရှင်ဘုရား ကျွန်ုပ် သည် ကိုယ်ဖြင့်စောင့်စည်းသူဖြစ်ခဲ့ပါ၏။ သို့သော် ဝစ်သရမ်း နှုတ်ထွက်ကြမ်းသောစကားလုံးများဖြင့် ရဟန်းတော်များအား ရှုတ်ချ ပြောဆိုကဲ့ရဲ့ခြင်း အကုသိုလ်ကံကြောင့် ဝက်မျက်နှာ၊ ဝက်နှုတ်သီးနှင့် အမြဲဆာလောင်နေသော ဗြိတ္တာဘဝသို့ ရောက်ရခြင်းဖြစ်ပါသည်။ ကိုယ်ဖြင့်စောင့်စည်းခဲ့သောကြောင့် ရွှေအဆင်းရှိရပါသည်။ နောင်လာ နောက်သားများကို တပည့်တော်ကဲ့သို့ ရဟန်းတော်များအပေါ် ဝစ်သရမ်း နှုတ်ထွက်မကြမ်းဖို့ သတိပေးစကားပြောကြားပေးပါဘုရား” ဟု လျှောက်ထားခဲ့၏။

### မကောင်းမှုဒဏ်ကိုယ်ထံပြန်

ရဟန်းတော်အား သေကြောင်းကြံသည့် ဝတ္ထုတစ်ပုဒ်တွင် ရှေးက မုဆိုးတစ်ယောက်သည် တောပစ်ထွက်ရာလမ်း၌ ရဟန်းတစ်ပါးကို တွေ့သောအခါ လမ်းခရီး၌ ရဟန်းကိုတွေ့၍ သားကောင်မရနိုင်ဟု တွေးပြီး တောထဲသို့ ဆက်ထွက်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မုဆိုးမှာ ထိုနေ့အဖို့ သားကောင်မရခဲ့ချေ။ မုဆိုးသည် မကျေမနပ်ဖြင့် တောလိုက်ရာမှအပြန် တိုက်တိုက်ဆိုင်ဆိုင် လမ်းမှာတွေ့ခဲ့သည့် ရဟန်းကို ထပ်မံဆဲတွေ့ပြန်သည်။ ထိုအခါ မုဆိုးက “ငါအမဲမရတာ

သွားပြီး မုဆိုးမိုက်အပေါ် တစ်ကိုယ်လုံးခြုံမိသွားသည်။ သင်္ကန်းခြုံထဲ တွင် ရှန်းကန်နေသော မုဆိုးမိုက်ကို ရဟန်းအထင်ဖြင့် ခွေးများက ဝိုင်းအုံ့ကိုက်ခံစားသောကြောင့် မုဆိုးမိုက်မှာ ရုပ်ပျက်ဆင်းပျက်ဖြင့် သေဆုံးသွားသည်။

မကောင်းမှုကံသည် ကိုယ့်ထံကိုယ်ပြန်၊ ကိုယ့်အတတ်ကိုယ်စူး သဘောမျိုးဖြစ်သည်။ မုဆိုးမိုက်၏ အသေဆိုးသေဆုံးခြင်းသည် ခွေးကိုက်၍သေဆုံးခြင်းဟု သိမြင်နိုင်သော်လည်း အမှန်တကယ်တွင် သံဃာကို ပြစ်မှားကျူးလွန်မိသောအပြစ်ဒဏ်ကို ချက်ချင်းပြန်လည် ခံစားရခြင်းဖြစ်သည်။ ခွေးကိုက်ခံရ၍ သေဆုံးပြီး အပါယ်ဝန်ရသို့ ချက်ချင်းကျသောအခါတွင် ခွေးကိုက်ခံရသည့် နာကျင်ခံစားမှုထက် အဆပေါင်းသိန်းသောင်း နာကျင်သည့်ဝေဒနာကို အချိန်ကြာရှည်စွာ ခံစားရဦးမည်ဖြစ်သည်။ အပါယ်ဝန်ရမှ လွတ်ခဲ့လျှင်လည်း ဖြစ်ရာ ဘဝ၌ ရက်စက်စွာသတ်ဖြတ်ခံရခြင်းကို အကြိမ်ကြိမ်ခံရဦးမည် ဖြစ်သည်။

### လူမိုက်ကို ဝေးစွာရှောင်ကြဉ်

ရဟန်းသံဃာများအပေါ် ပြစ်မှားစော်ကားခြင်း၊ သတ်ဖြတ်ခြင်း သည် မျက်မှောက်သံသရာတွင် အလွန်ကြီးလေးလှသည့်အပြစ်များ ကို ခံစားကြရသည်။ အကယ်၍ ဤသို့ကျူးလွန်မှုကို ဂရုစိုက်စရာမလို ဟု (ကံ၊ ကံ၏အကျိုးကို မယုံကြည်မှု) ဆိုလျှင် အကုသိုလ်အမျိုးမျိုးတွင် အပြစ်အကြီးလေးဆုံးဖြစ်သည့် မိစ္ဆာဒိဋ္ဌိကံထိုက်မည်ဖြစ်သည်။ မိစ္ဆာ ဒိဋ္ဌိကံထိုက်သူမှာ တစ်ကမ္ဘာပျက်သော် အပြစ်မကုန်ဆုံးသေးဘဲ နောက်တစ်ကမ္ဘာအသစ်တွင် အပြစ်ဆက်၍ခံရကြောင်း ကျမ်းဂန်များ ၌ အတိအလင်းမိန့်ဆိုထားသည်။ ထို့ကြောင့် အယူမှန်ရှိသူတို့သည် ကံ ကံ၏အကျိုးကို မယုံကြည်သော မိစ္ဆာဒိဋ္ဌိအယူရှိသူတို့နှင့် ဝေးစွာ ရှောင်ကြဉ်မှသာ မိမိတို့၏ ဘဝသံသရာတွင် အန္တရာယ်ကင်းဝေးမည် ဖြစ်သည်။

မျက်မှောက်ကာလတွင် ရဟန်းသံဃာတော်များအား ပုတ်ခတ် စော်ကားနေသူများကို မြင်တွေ့ကြားသိနေရသည်။ ၎င်းတို့အတွက် စိုးရိမ်ပူပန်သနားမိသည်။ သာမန်ပြည်သူအချို့အနေဖြင့် နိုင်ငံရေးဝါဒ မှိုင်းမိပြီး ထေရ်ကြီးဝါကြီးရဟန်းတော်များကိုသာမက သီလသမာဓိ ဂုဏ်သိက္ခာကြီးမားသော ရဟန်းတော်မြတ်များကိုပင် ဝစ်ကံဖြင့် ပြစ်မှား စော်ကားခြင်းအပြင် ရဟန်းတော်၏ပုံကို အမျိုးသမီးလုံချည်များဖြင့် တွဲ၍ လက်ရောက်ကျူးလွန်မှုများအထိပါ ပြုလုပ်လာကြသည်ကို မြင်တွေ့ရသည်။

**မကောင်းမှုကံသည် ကိုယ့်ထံကိုယ်ပြန်၊ ကိုယ့်အတတ်ကိုယ်စူးသဘောမျိုးဖြစ်သည်။ မုဆိုးမိုက်၏အသေဆိုး သေဆုံးခြင်းသည် ခွေးကိုက်၍သေဆုံးခြင်းဟု သိမြင်နိုင်သော်လည်း အမှန်တကယ်တွင် သံဃာကို ပြစ်မှားကျူးလွန်မိသောအပြစ်ဒဏ်ကို ချက်ချင်းပြန်လည်ခံစားရခြင်းဖြစ်သည်။ ခွေးကိုက်ခံရ၍ သေဆုံးပြီး အပါယ်ဝန်ရသို့ ချက်ချင်းကျသောအခါတွင် ခွေးကိုက်ခံရသည့်နာကျင်ခံစားမှုထက် အဆပေါင်း သိန်းသောင်းနာကျင်သည့်ဝေဒနာကို အချိန်ကြာရှည်စွာခံစားရဦးမည်ဖြစ်သည်။ အပါယ်ဝန်ရမှ လွတ်ခဲ့လျှင် လည်း ဖြစ်ရာဘဝ၌ ရက်စက်စွာသတ်ဖြတ်ခံရခြင်းကို အကြိမ်ကြိမ်ခံရဦးမည်ဖြစ်**



# အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၏ နာသုံးနာ လက်ကိုင်ထား၍ ကျောင်းသား၊ ကျောင်းသူများအပေါ် မိဘသဖွယ်စိတ်ဓာတ်ဖြင့် သင်ကြားရေးတာဝန်ထမ်းဆောင်နေမှုအား အသိအမှတ်ပြု သတင်းထုတ်ပြန်ခြင်း

နေပြည်တော် နိုဝင်ဘာ ၂၃  
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှု တစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ် သားသဖွယ်သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပံမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာထမ်းဆောင်နေ သူများ ဖြစ်ပါသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရပ်နားထားရသည့် ကျောင်းများကို လက်ရှိအချိန်တွင် အတိုင်းအတာတစ်ခုအထိ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင် တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ စာသင်ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေသည့်

ကာလနှင့် လက်ရှိသင်ကြားနေသည့်ကာလတွင် မိမိတစ်ပါတီ ကောင်းစားရေးကိုသာ ရှေးရှု၍ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ နိုင်ငံရေးအစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကို ထောက်ခံ သူများ၊ NUG၊ CRPH နှင့် PDF စသည့်အဖွဲ့များသည် ပညာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် Social Punishment ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း များအပြင် ကလေးငယ်များပညာသင်ကြားရေးကို အခက်အခဲဖြစ် စေရန်ရည်ရွယ်၍ စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ပုံး များဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများအပြင် ဆရာ၊ ဆရာမများကို စာပေသင်ကြားမှုမပြုနိုင်စေရန် ခြိမ်းခြောက် ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသောကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းများသာမက အချို့အသက်သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ရပြီး သေဆုံး ထိခိုက်ဒဏ်ရာရရှိသူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မိသားစုများနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲ ရပါသည်။

မကောင်းမှု၊ မတရားမှုတို့ကို ပြုလုပ်ရမည့်အပေါ် ရှက်ခြင်း၊ ကြောက်ခြင်းဟူသော ဟီရို၊ ဩတ္တပ္ပတရားတို့အပေါ်၌ သာမန်လူတို့ ထက်ပိုမိုသိရှိစောင့်ထိန်းတတ်သည့် ဆရာ၊ ဆရာမတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲ၊ အကျပ်အတည်းများ၊ နှောင့်ယှက်မှုမျိုးစုံ

တို့ကြားမှ အနန္တောအနန္တဂိုဏ်းဝင် ဆရာဟူသည့် မွန်မြတ်လှသည့် ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သည့် စိတ်ထားများဖြင့် နိုင်ငံအတွက် ပညာတတ် လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရေး ရှေးရှု၍ သင်ကြားရေးတာဝန်များကို မလစ်ဟင်းရအောင် အားကြိုး မာန်တက် ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် တာဝန် ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

နိုင်ငံအနာဂတ် ရင်သွေးငယ်များ၏ စာပေပညာတတ်မြောက်ရေး၊ ပညာရည်မြင့်မားရေးအတွက် အခက်အခဲမျိုးစုံကြားမှ သင်ကြားရေး တာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အထူး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း ရပ်ရွာအေးချမ်းသာယာရေး၊ ကလေးငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့  
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

## မရမ်းကုန်းမြို့နယ်၌ ကမ္ဘာ့ကလေးများနေ့အခမ်းအနား ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၃  
“ကလေးတိုင်းဘဝလှပရေး ပိုမို ကောင်းမွန်သော အနာဂတ်ဖန်တီး ပေး” ဆောင်ပုဒ်နှင့်အညီ ရန်ကုန် တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ က ကြီးမှူးကျင်းပသည့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (၃၂) နှစ် မြောက် နှစ်ပတ်လည်နေ့အထိမ်း အမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်အနောက်ပိုင်း ခရိုင်မရမ်းကုန်းမြို့နယ်အမျိုးသမီး ကလေးများ သင်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပသည်။ ရန်ကုန်တိုင်းဒေသကြီး ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ



ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းက မြန်မာနိုင်ငံ သည် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်

မရှိစေရေးမူ၊ အသက်ရှင်သန် ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေရေး မူနှင့် ကလေးသူငယ်များ၏ ထင်မြင်ယူဆချက်ကို အလေး ထားရေးမူ စသည့်အခြေခံမူလေး ရပ်ကို အခြေခံပြီး ကလေးသူငယ် များအတွက် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ် စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင် ရွက်ခွင့် စသည့်အခွင့်အရေး လေးရပ်ကိုအခြေခံပြီး ကာကွယ် စောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အခမ်းအနားတွင် တက်ရောက်လာကြသည့်ကလေး ငယ်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)

၂၀၂၄ နှစ်ကုန်မှ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိထားပြီဖြစ်တာ ကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆောက်ဂိတ်အနေနဲ့ အကောင်းဆုံးရလဒ်ထွက်ပေါ်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက နည်းပြ ဆမ်အလာ ခွဲကွဲရုံနေရာမှာ အစားထိုးနည်းပြအဖြစ် အင်္ဂလန်အသင်းကို ကိုင်တွယ်ခွင့်ရရှိခဲ့တဲ့ ဆောက်ဂိတ်ဟာ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒါဟာ ၂၈ နှစ်တာကာလအတွင်း အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်လက်ထက်မှာ အင်္ဂလန်အသင်းဟာ ပွဲပေါင်း ၆၈ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၄၄ ပွဲအထိ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၁၄ ပွဲရှုံးပွဲကြုံခဲ့တာ ၁၀ ပွဲ သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်နဲ့အတူ လက်ထောက်နည်းပြ စတီဗ် ဟော်လ်ဇ်ဟာလည်း ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ အင်္ဂလန်အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ နည်းပြဆောက်ဂိတ်ဟာ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်တာကြောင့် စာချုပ်သစ်အရ တစ်နှစ်လျှင် လုပ်ခလစာ ပေါင် ၄ သန်းနဲ့ ခြောက်သန်း ကြား တိုးမြှင့်ရရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ငွေကြယ်



## ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနက စားအုန်းဆီများ ပြန့်ဖြူးရောင်းချ

ရန်ကုန် နိုဝင်ဘာ ၂၃  
ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနက မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ စားအုန်းဆီ ဝီပီ ၂၀၊ ပီသာချိန် ၂၀၀ အား တစ်ပီသာလျှင် ငွေကျပ် ၄၂၄၀ နှုန်းဖြင့် ဝယ်ယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ ဝန်ထမ်းများ၊ သမဝါယမအသင်းများမှတစ်ဆင့် အသင်း

သားများနှင့် အများပြည်သူများသို့ လွတ်လပ်စွာ ဝယ်ယူနိုင်ရန် မြန်မာ နိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထား သည့် ဈေးနှုန်းအတိုင်း နိုဝင်ဘာ ၂၁ ရက်မှစ၍ ပြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်

စာမျက်နှာ ၈ မှ ယခုအခါ CRPH နှင့် NUG တို့၏ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့ဝင် များသည် မရိုးမဖြောင့်ယုတ်မာသော အကြံအစည်ဖြင့် ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်ပြည့်ဝစေရန် ယုတ်မာပက်စက်သော အလုပ်များ ကို ပြုလုပ်လာကြသည်။ သံဃာတော်များ ပျံလွန်တော်မူ အကြမ်းဖက်အဖွဲ့များက ၎င်းတို့၏ ပါတီအဖွဲ့အစည်းအား ထောက်ခံအားပေးခြင်းမရှိသော၊ လက်မခံသော လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများကိုသာမက ရဟန်းသံဃာတော်များကိုပါ ရက်စက်စွာ

အကြမ်းဖက်သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်လာကြသည်။ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့ကာလအတွင်း မိုးမောက်၊ မိုးညှင်း၊ မင်းတပ်၊ ပုလဲ၊ ကောလင်း၊ ကလေး၊ မုံရွာ၊ ဝမ်းတွင်း မြို့နယ်များတွင် ရဟန်းသံဃာတော်တစ်ပါးစီနဲ့ ကနီ၊ မင်းကင်း မြို့နယ်များတွင် ရဟန်းသံဃာတော်နှစ်ပါးစီ စုစုပေါင်း ရဟန်းသံဃာ တော် ၁၂ ပါး အကြမ်းဖက်သမားများလက်ချက်ဖြင့် ပျံလွန်တော်မူခဲ့ သည်ကို စိတ်နှလုံးညှိုးငယ်စွာသိရှိရသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံ၏ ဂုဏ် သိက္ခာနှင့် ပုံရိပ်ကျဆင်းနေပြီ။ ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာ

တော် အထွန်းကားဆုံးနိုင်ငံ၌ ဘာသာ၊ သာသနာအကျိုးနှင့် ဝေနေယျ သတ္တဝါများချမ်းသာရေးကို ထမ်းရွက်နေသော ရဟန်းသံဃာတော်များ အား ပြစ်မှားစော်ကားသည့်အပြင် ရက်စက်စွာသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြရာ မိမိတို့ ဘာသာ၊ သာသနာမပျက်စီးရေးအတွက် ဗုဒ္ဓ ဘာသာဝင်အပေါင်းတို့က ဝိုင်းဝန်းကာကွယ်တားဆီးကြရမည် ဖြစ်သည်။ ဘာသာ၊ သာသနာကို စော်ကားသောသူများအနေဖြင့် ပစ္စုပ္ပန်၊ သံသရာတွင် အလွန်ကြီးလေးသော အပြစ်များကို မလွဲမသွေခံစား ကြရမည် ဖြစ်ပါကြောင်း။ ။

ပြည်တွင်းရေးရာ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၃၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၂ ဒသမ ၃၅ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၃-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -

- တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ခြင်း၊
- နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊
- လက်ကို မကြာခဏဆေးကြောခြင်း၊
- တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊
- မိမိတို့နေအိမ်တွင် အသက် (၆၅) နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါတစ်ခုခုစားနေသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊
- ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိရာ (၂၂-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၃-၁၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲမူနာစုစုပေါင်း (၂၆,၈၃၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၃၁)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၂.၃၅) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲမူနာစုစုပေါင်း(၅,၄၂၂,၆၃၉) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၁၉,၁၀၂) ဦး ရှိပြီဖြစ်ပါသည်။


ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၇၇၇) ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၉၂,၅၅၈)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၇) ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၀၄၁) ဦးရှိပါသည်။

- ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ အားတက်သရော ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူ လူထုမှ စနစ်တကျ စည်းကမ်းလိုက်နာမှု၊ ဌာနဆိုင်ရာအသီးသီးမှ ဟန့်ချက်ညီ ပူးပေါင်းဆောင်ရွက် မှုနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများမှ တက်ကြွစွာ ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ရောဂါ စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ ရက်သတ္တပတ်အလိုက် သုံးသပ်ချက်များအရ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိမှုနှင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းတို့မှာ တဖြည်းဖြည်းလျော့နည်းကျဆင်းလာခဲ့ ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ လွန်ခဲ့သော (၄) ပတ်အတွင်း (၅) ရာခိုင်နှုန်း အောက်အထိ လျော့နည်း ကျဆင်းလာခဲ့ကြောင်းတွေ့ရှိရပါ၍ ရောဂါကူးစက်မှုအား ယခုထက် ပိုမိုလျော့နည်းလာစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဓာတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ (၂၃-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ

ဓာတ်ခွဲခန်းအမည်	စစ်ဆေးခဲ့သည့် ဓာတ်ခွဲမူနာ စုစုပေါင်း	ပိုးတွေ့ လူနာသစ်
ကျန်းမာရေးဝန်ကြီးဌာန၊ ဓာတ်ခွဲခန်းများ	(၉၉၆) ခု	(၈၇) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ	(၄၀) ခု	(၁) ဦး
ရန်ကင်းမြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၇၁၉) ခု	(၃) ဦး
နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၃၃၉) ခု	(၂၅) ဦး
ပြင်ဦးလွင်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)	(၂၉) ခု	(၄) ဦး
လာရှီမြို့၊ အမှတ် (၉) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)	(၄၂) ခု	(၃) ဦး
ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ	(၁,၀၅၇) ခု	(၆) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၇၅၈) ခု	(၁၆) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၂၂,၈၅၉) ခု	(၄၈၆) ဦး
<b>စုစုပေါင်း</b>	<b>(၂၆,၈၃၉) ခု</b>	<b>(၆၃၁) ဦး</b>

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ (၂၇-၅-၂၀၂၁ မှ ၂၂-၁၁-၂၀၂၁)



- ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ [www.moh.gov.mm](http://www.moh.gov.mm) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။  
ကျန်းမာရေးဝန်ကြီးဌာန

ကမ္ဘာ့နိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက် / သေဆုံးမှု အများဆုံး ၁၀ နိုင်ငံ

စဉ်	နိုင်ငံအမည်	ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့ သေဆုံးလူနာ
၁။	အမေရိကန်	၄၈၇၄၈၅၅၇	၃၈၆၃၃၈၉၀	၇၉၄၈၆၄
၂။	အိန္ဒိယ	၃၄၅၂၆၄၈၀	၃၃၉၄၆၇၄၉	၄၆၆၁၄၇
၃။	ဘရာဇီး	၂၂၀၁၉၈၇၀	၂၁၂၃၀၃၅၇	၆၁၂၈၄၂
၄။	ဗြိတိန်	၉၈၈၉၉၂၆	၈၇၅၁၉၄၅	၁၄၃၉၇၂
၅။	ရုရှား	၉၄၀၀၈၃၅	၈၀၈၉၆၉၄	၂၆၆၅၇၉
၆။	တူရကီ	၈၅၉၆၄၁၀	၈၁၂၀၈၅၂	၇၅၂၃၅
၇။	ပြင်သစ်	၇၄၂၀၂၃၇	၇၀၆၂၂၇၇	၁၁၈၅၅၅
၈။	အီရန်	၆၀၈၈၀၀၉	၅၈၀၇၀၈၉	၁၂၉၁၇၇
၉။	ဂျာမနီ	၅၄၁၈၆၈၁	၄၆၈၀၀၀၀	၉၉၈၁၇
၁၀။	အာဂျင်တီးနား	၅၃၁၅၉၈၉	၅၁၈၅၈၂၁	၁၁၆၃၈၂

အာဆီယံနိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ သတင်းထုတ်ပြန်ချက်

စဉ်	နိုင်ငံအမည်	ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့ သေဆုံးလူနာ
၁။	အင်ဒိုနီးရှား	၄၂၅၃၉၉၂	၄၁၀၂၃၃၃	၁၄၃၇၅၃
၂။	ဖိလစ်ပိုင်	၂၈၂၇၈၂၀	၂၇၆၁၆၁၇	၄၇၄၈၂
၃။	မလေးရှား	၂၅၉၁၄၈၆	၂၄၉၃၄၃၇	၃၀၀၆၃
၄။	ထိုင်း	၂၀၇၆၁၃၅	၁၉၇၂၅၅၃	၂၀၄၈၇
၅။	ဗီယက်နမ်	၁၁၀၄၈၃၅	၉၁၀၂၇၆	၂၃၉၅၁
၆။	မြန်မာ	၅၁၉၁၀၂	၄၉၂၅၅၈	၁၉၀၄၁
၇။	စင်ကာပူ	၂၅၃၆၄၉	၂၃၄၈၅၆	၆၆၇
၈။	ကမ္ဘောဒီးယား	၁၁၉၉၃၄	၁၁၆၃၂၀	၂၉၀၉
၉။	လာအို	၆၄၄၈၂	၅၃၁၀၆	၁၃၇
၁၀။	ဘရူနိုင်း	၁၄၇၀၁	၁၄၁၆၂	၉၆



### အိန္ဒိယနိုင်ငံ၌ ၅၄၃ ရက်တာကာလအတွင်း နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ အနိမ့်ဆုံးကျဆင်း

နယူးဒေလီ နိုဝင်ဘာ ၂၃  
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၇၈ ဦး ရှိခြင်းကြောင့် လက်ရှိတွင် ကူးစက်ခံရသူပေါင်း ၃၄၅၆၄၈၀ ရှိလာကြောင်းနှင့် အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူ အရေအတွက်သည် ၅၄၃ ရက်တာကာလအတွင်း အနိမ့်ဆုံးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

သေဆုံးသူပေါင်း ၄၆၁၄၇ ဦးရှိ  
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၃၆ ဦး ထပ်တိုးလာခြင်းကြောင့် သေဆုံးသူပေါင်း

၄၆၁၄၇ ဦးရှိလာကြောင်း သိရသည်။  
အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာပေါင်း ၁၁၃၅၈၄ ဦးရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။  
ကျန်းမာလာသူပေါင်း ၃၃၉၄၆၇၄၉ ဦးရှိ  
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၂၅၂၅ ဦးရှိခြင်း ကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၃၃၉၄၆၇၄၉ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ  
ဘာသာပြန် - အလင်းသစ်



### အီရန်နိုင်ငံ၏ နေ့စဉ်ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ် သေဆုံးသူ ၁၀၀ အောက် ကျဆင်း

တီဟီရန် နိုဝင်ဘာ ၂၃  
အီရန်နိုင်ငံ၌ နိုဝင်ဘာ ၂၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၉၇ ဦးရှိခြင်းကြောင့် အဆိုပါ အရေအတွက်သည် မတ်လနောက်ပိုင်း ပထမဆုံး အကြိမ် သေဆုံးသူ ၁၀၀ အောက် ကျဆင်းခဲ့ခြင်းဖြစ် ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ကူးစက်ခံရသူပေါင်း ၆၀၈၂၆၅ ဦး ရှိလာ  
အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၄၂၇ ဦး ရှိခြင်း ကြောင့် ကူးစက်ခံရသူပေါင်း ၆၀၈၂၆၅ ဦး ရှိလာ ကြောင်း သိရသည်။

အီရန်နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူပေါင်း ၅၇၉၅၀၆၀ ရှိကြောင်းနှင့် သေဆုံးသူပေါင်း ၁၂၉၀၅၃ ဦးရှိကြောင်း သိရ သည်။

အီရန်နိုင်ငံ၌ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၅၆၈၃၀၇၄၁ ဦးရှိကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၄၅၁၁၅၀၀၃ ဦးရှိကြောင်းနှင့် ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံ ပြီးသူပေါင်း ၈၀၂၃၉၀ ရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ  
ဘာသာပြန် - အလင်းသစ်

### ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ သန်း ၄၀ ကျော် ထိုးနှံပေးပြီးဖြစ်

ဆန်တီယေဂို နိုဝင်ဘာ ၂၃  
ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၄၀ ကျော် ထိုးနှံပေးပြီးဖြစ်ကြောင်း ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီး အင်းနရစ်ပါရစ်က ယမန်နေ့တွင် ပြောကြားသည်။

ထိုးနှံမှု ခံယူပြီးဖြစ်  
လက်ရှိတွင် ချီလီနိုင်ငံ၌ အသက် ၁၈ နှစ်နှင့်အထက် အသက်

အရွယ်ရှိသူ ၁၃ ဒသမ ၇၈ သန်းခန့် သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ် ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ရည်ရွယ်ထားသည့် လူဦးရေ ၁၅ ဒသမ ၂ သန်းအနက်မှ ၉၀ ဒသမ ၇၆ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ချီလီ

လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၅၂ ဦးနှင့် သေဆုံးသူ ၃၂ ဦးရှိခြင်းကြောင့် ရောဂါ ကူးစက်ခံရသူပေါင်း ၁၇၄၅၃၀၅ ဦး ရှိလာကာ သေဆုံး သူပေါင်း ၃၈၁၄၉ ဦးရှိလာကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ  
ဘာသာပြန် - အလင်းသစ်



ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ နောက်ဆုံးအခြေအနေ	ပိုင်းရပ်စုံပိုးကူးစက်ခံရသူ	၂၅၅၇၅၀၀၉	ဦး
	သေဆုံးသူ	၅၁၇၈၄၆၇	ဦး
	ပြန်လည်ကျန်းမာလာသူ	၂၃၄၀၆၁၆၀၉	ဦး

### ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၅၃ ဦး ထပ်မံတွေ့ရှိ

မနီလာ နိုဝင်ဘာ ၂၃  
ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၅၃ ဦး ထပ်မံ တွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကူးစက်ခံရ သူပေါင်း ၂၈၂၇၈၂၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၁၉၅ ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ ပေါင်း ၄၇၄၈၂ ဦးရှိလာသည်။ လက်ရှိ အချိန်၌ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲလူနာ ၁၈၇၂၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။ မနီလာ မြို့ပြဒေသရှိ လူဦးရေ၏ ၉၄ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးစီး

ကြောင်း ဖိလစ်ပိုင်အစိုးရအဖွဲ့ အတွင်း ရေးမှူး ကာလို့နီရာလက်က ပြောကြား သည်။

လူဦးရေ ၁၃သန်းကျော် နေထိုင် သော ၎င်းဒေသတွင် လူဦးရေ ၃ ဒသမ ၈ သန်းကို လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ဖိလစ်ပိုင် အစိုးရက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်၌ နိုင်ငံတစ်ဝန်း ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူ ၃၃ ဒသမ ၈ သန်းရှိကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံသည့် နေ့ရက်ဖြစ်သော မတ် ၁ ရက်မှ လက်ရှိ အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ ၇၆ ဒသမ ၅ သန်းကျော်

အား ထိုးနှံပေးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရ က ပြောကြားသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူများ၏ ၉၃ ရာခိုင်နှုန်း ကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေအပြည့် ထိုးနှံမှုခံယူခဲ့သဖြင့် သေဆုံးခြင်းဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူရန် လိုအပ်မည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ လူဦးရေ သန်း ၁၁၀ နေထိုင်သော ဖိလစ်ပိုင်နိုင်ငံ၌ ၂၂ ဒသမ ၅ သန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီးဖြစ်သည်။

ကိုးကား-ဆင်ဟွာ  
ဘာသာပြန်-စိုးသူရ

### ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၁၃၂ ဦး ထပ်မံတွေ့ရှိ

ဟနွိုင်း နိုဝင်ဘာ ၂၃  
ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၁၃၂ ဦး ထပ်မံ တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။

ယခု ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက် ခံရသူများအနက် ၁၁၁၂၆ ဦးမှာ ပြည်တွင်း ၌ ရောဂါကူးစက်ခံရသူများဖြစ်ပြီး ခြောက်ဦးမှာ ပြည်ပမှ ပြန်လည်ရောက် ရှိလာသူများဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ နိုင်ငံတောင်ပိုင်း ဒေသများတွင် လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုများ ရှိခဲ့

ရာ၌ ဟိုချီမင်းစီးတီး၌ ၁၂၀၄ ဦး၊ ဘာရိုင် သန်းတူခရိုင်၌ ၇၀၉ ဦးနှင့် ဘင်ဒေါင်းခရိုင်၌ ၆၉၈ ဦးတို့ကို အသီးသီးစစ်ဆေးတွေ့ရှိခဲ့ ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များက ပြောကြားသည်။

နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၄၃၉၆၇ ဦးရှိပြီး သေဆုံးသူပေါင်း ၂၄၁၈၈ ဦးရှိကာ အဆိုပါရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၉၁၁၃၁၀ ရှိ ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ  
ဘာသာပြန်-စိုးသူရ

မှတ်တမ်းဓာတ်ပုံ

ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်စေခိုင်းနေသော NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်နှင့် ဆက်စပ်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ



ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် စေခိုင်းနေသော တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော်အား ဖမ်းဆီးရမိသည့် မှတ်တမ်းဓာတ်ပုံ။



တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ မှတ်တမ်းဓာတ်ပုံ။



၁၉-၅-၂၀၂၁ ရက်တွင် စမ်းချောင်းမြို့နယ် ဗားကရာလမ်းရှိ မစဖရုံး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှု မှတ်တမ်းဓာတ်ပုံ။



၉-၉-၂၀၂၁ ရက်တွင် စမ်းချောင်းမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သော ဖြစ်စဉ်တွင် သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများ မှတ်တမ်းဓာတ်ပုံ။



၂၇-၅-၂၀၂၁ ရက်တွင် သာကေတမြို့နယ် မာန်ပြေလမ်း ၂၀ အရှေ့၊ ၃ မာန်ပြေရပ်ကွက်၌ အပြစ်မဲ့ပြည်သူတစ်ဦး ပစ်ခတ်ခံရမှု မှတ်တမ်းဓာတ်ပုံ။



၃-၆-၂၀၂၁ ရက်တွင် ဒေါပုံမြို့နယ်၌ အပြစ်မဲ့ပြည်သူတစ်ဦး ပစ်ခတ်ခံရမှု မှတ်တမ်းဓာတ်ပုံ။



၁၈-၅-၂၀၂၁ ရက်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက်၌ အပြစ်မဲ့ပြည်သူတစ်ဦး ပစ်ခတ်ခံရမှုမှတ်တမ်းဓာတ်ပုံ။



ဇော်ဝေစိုး (NUG)      ရည်မွန် (NUG)      လွင်ကိုလတ် (NUG)

မောင်ကျော်(ခ) ဖြိုးဇေယျာသော် အပါအဝင် အကြမ်းဖက်သမားများအား နောက်ကွယ်မှစေခိုင်း လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG မှ တရားခံများ၏ မှတ်တမ်းဓာတ်ပုံ။



၂၃-၁၀-၂၀၂၁ ရက်တွင် ဗားကရာလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းထောင့်ရှိ ယာဉ်ထိန်း ရဲကင်းရုံအား ပစ်ခတ်ခဲ့သော တရားခံများ၏ ထွက်ဆိုချက်အရ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။



အောင်ဝိုင်မြိုင် (၂၅)နှစ်      မဇ္ဈလင်အောင် (၂၅)နှစ်      ဧဝတယီလီခင်ထူး (၂၁)နှစ်      ဟိန်ဆက်အောင် (၂၅)နှစ်

၂၃-၁၀-၂၀၂၁ ရက်တွင် ဗားကရာလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းရုံ အား ပစ်ခတ်ခဲ့သော တရားခံများ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။

၂၂-၈-၂၀၂၁ ရက် တွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတား အဆင်းရှိ လုံခြုံရေး ရဲကင်း ပစ်ခတ်ခံရမှု မှတ်တမ်း ဓာတ်ပုံ။



၁၁-၇-၂၀၂၁ ရက်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်(၂) ရပ်ကွက်ရှိ "လှသီတာ"ရွှေဆိုင်အား ဓားပြတိုက်မှုဖြစ်စဉ် မှတ်တမ်း ဓာတ်ပုံ။



၅-၈-၂၀၂၁ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ် (၃၅)ရပ်ကွက် တပင်ရွှေထီးလမ်း မြိုင်မဟာလက်ဖက်ရည်ဆိုင်၌ ပစ်ခတ်မှုဖြစ်ပွားသည့် မှတ်တမ်းဓာတ်ပုံ။



၃၁-၁၀-၂၀၂၁ ရက်တွင် လှိုင်မြို့နယ် (၁၂)ရပ်ကွက် ဓမ္မသုခ ကျောင်းလမ်းအတွင်းရှိ အမှိုက်ပုံအနီး၌ ပေါက်ကွဲမှုဖြစ်ပွားသည့် မှတ်တမ်းဓာတ်ပုံ။



၁၇-၈-၂၀၂၁ ရက်တွင် တောင်ဒဂုံမြို့နယ် (၅၇)ရပ်ကွက်၊ နောင်ရိုးလမ်းနှင့် အောင်ဇေယျာလမ်းထောင့်၌ အပြစ်မဲ့ပြည်သူတစ်ဦး ပစ်ခတ်ခံရမှု မှတ်တမ်းဓာတ်ပုံ။



၂၃-၁၀-၂၀၂၁ ရက်တွင် ဗိုလ်တထောင်မြို့နယ် (၃)ရပ်ကွက် မဟာဗန္ဓုလလမ်းနှင့် ဗိုလ်တထောင်ဈေးလမ်းထောင့်ရှိ ယာဉ်ထိန်းရုံး ပစ်ခတ်ခံရမှု မှတ်တမ်းဓာတ်ပုံ။



၉-၉-၂၀၂၁ ရက်တွင် စမ်းချောင်းမြို့နယ်အတွင်း လှည့်ကင်း ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သော ဖြစ်စဉ်တွင် သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများ မှတ်တမ်းဓာတ်ပုံ။



၉-၉-၂၀၂၁ ရက်တွင် စမ်းချောင်းမြို့နယ်အတွင်း လှည့်ကင်း ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သော ဖြစ်စဉ်တွင် သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများ မှတ်တမ်းဓာတ်ပုံ။



၂၇-၁၀-၂၀၂၁ ရက်တွင် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက် ဇေယျာသီရိလမ်းမှ M-79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သည့်နေရာ မှတ်တမ်းဓာတ်ပုံ။



၉-၉-၂၀၂၁ ရက်တွင် စမ်းချောင်းမြို့နယ် ဗဟိုလမ်း၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှု မှတ်တမ်းဓာတ်ပုံ။

## ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းအပေါ် အတိတ်လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် နိုဝင်ဘာ ၂၃ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများအပေါ် အတိတ်လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူ နိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အတိတ်လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးသောင်းထွန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၀ ပေါ်ရှိ မြေနေရာအား ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်စပ်လျဉ်း

သည့် မြေအသုံးပြုပိုင်ခွင့်အမိန့်ကြော်ငြာစာ) အမိန့်ကြော်ငြာစာအမှတ်၊ ၃၉/၂၀၁၁ နှင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၃/၂၀၁၈ စာပိုဒ် ၂၊ စာပိုဒ်ခွဲ (ဆ)၌ ငှားရမ်းခ သတ်မှတ်ရာတွင် နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ တည်ရှိရာဒေသ၏ကာလပေါက်ဈေးအတိုင်း သတ်မှတ်ရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်မှုမရှိကြောင်း၊ ရန်ကုန်မြို့တွင် စားသုံးသူရေးရာဦးစီးဌာနပိုင် မြေနေရာသည် ကာလပေါက်ဈေးအရ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၀ နှင့် ၁၅ ဒေါ်လာကြားရှိသော်လည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုငှားရမ်းရာတွင် တစ်စတုရန်းမီတာလျှင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဒေါ်လာ နှုန်းဖြင့် တစ်နှစ်စာမြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်ကိုသာ ပေးသွင်းစေခဲ့သဖြင့် တစ်နှစ်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော် နှစ်နှစ်ဆုံးရှုံးခဲ့ကြောင်း၊

ဦးသောင်းထွန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့်

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်စဉ် ရန်ကုန်မြို့တွင် မြေငှားရမ်းမှုများတွင် ငှားရမ်းသည့် ကုမ္ပဏီများမှ မြေအသုံးချမှု ပရိမိယံကြေး တစ်ဧကလျှင် အနိမ့်ဆုံးနှုန်းထား အမေရိကန်ဒေါ်လာ ၁ သန်းရှိကြောင်း၊ သို့သော် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနပိုင် မြေ ၉ ဒသမ ၂၂ ဧကကို ငှားရမ်းရာတွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၂ သန်း အနည်းဆုံးရရှိရန်ဖြစ်သော်လည်း မြေအသုံးချမှုပရိမိယံကြေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်သာပေးသွင်းစေခဲ့ရာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နှစ်နှစ်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းအပေါ် အတိတ်လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အတိတ်လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

သတင်းစဉ်

## တာချီလိတ်နှင့် ရွာငံမြို့နယ်တို့၌ ငွေကျပ်သိန်း ၇၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၂၃ တာချီလိတ်မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် တာချီလိတ်မြို့နယ် ဝမ်းကျောက်လုံကျေးရွာအနီးတွင် စိုင်းဆိုင်လောင်မောင်းနှင့်ပြီး စိုင်းညီညီလင်း(ခ) စိုင်းညင်လင်းနှင့် မနန်းယွန်း သီရိအောင်(ခ)ယွန်းယွန်းတို့ လိုက်ပါလာသည့် ယာဉ်အား သတင်းအရ ရှာဖွေရာ အိုက်စ(မက်သ်အဖက်တမင်း) ကိုလို ၅၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၁ နာရီခွဲတွင် တာချီလိတ်မြို့နယ် မယ်ယန်းကျေးရွာ အိမ်အမှတ်(၂၂၆)ရှိ စိုင်းဆိုင်လောင် ငှားရမ်းနေထိုင်သော နေအိမ်အိမ်ခန်းအတွင်းမှ အိုက်စ(မက်သ်အဖက်တမင်း) ၉ ဒသမ ၉၅ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၄၇၉၆ သိန်းတန်ဖိုးရှိ စုစုပေါင်းအိုက်စ (မက်သ်အဖက်တမင်း) ၅၉ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ် ရွာငံ-ဟိုမြင့်မိုရ်လွှားကားလမ်း ယုန်တောင်ကျေးရွာအနီးတွင် ရွာငံမှဟိုမြင့်မိုရ်လွှားသို့



စိုင်းဆိုင်လောင်၊ စိုင်းညီညီလင်းနှင့် နန်းယွန်းသီရိအောင်တို့ကို သိမ်းဆည်းရမိသည့် အိုက်စ(မက်သ်အဖက်တမင်း)များနှင့်အတူ တွေ့ရစဉ်။

ဇော်မင်းဦး(ခ) တာတေကြီး မောင်းနှင်လာသည့် ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

## နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် တန် ၁၀၀ ကျော် သိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၂၃ သယ်စာတန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူ့ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၃၇ ဒသမ ၇၅၉၂ တန်၊ သစ်မာ ၂၈ ဒသမ ၅၈၉၃ တန်၊ အခြား ၃၅ ဒသမ ၁၆၈၈ တန် စုစုပေါင်း ၁၀၁ ဒသမ ၅၁၇၃ တန်၊ ပြစ်မှုကျူးလွန်သူ ၅၃ ဦး၊ ယာဉ်/ယန္တရား ၂၅ စီး သိမ်းဆည်းရမိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ညီညီသန်း(နေပြည်တော်)

မနက်ဖြန်မွန်တည်ချိန်အထိ ခန့်မှန်းချက် နေပြည်တော် နိုဝင်ဘာ ၂၃ နေပြည်တော်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ တနင်္လာရက်တိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် မွန်ပြည်နယ်တို့တွင် နေရာကျကျနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကွား မိုးထစ်ချွန်းရွာပြီး တနင်္လာရက်တိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။ မိုး/လေ

**မြန်မာ့အသံနှင့်ရုပ်မြင်သံကြား**

၂၀၂၁-၂၀၂၂ ဗုဒ္ဓပုဂံခန့်

MRTV

၀၆:၀၀	သတ္တသုတ်၊ ဂုဏ်သုတ်၊ တေဇသုတ်	၁၇:၁၀	ဒေဝီအလိုက်ကြော်ငြာခြင်း
၀၇:၀၀	အိန္ဒိယမင်းသမီး	၁၈:၀၀	ဖြူမာသမီးအကြောင်းနှင့် မြို့ပြယဉ်ကျေးမှုပြပွဲ
၀၈:၀၀	သားရွာသူအလိုက်ကြော်ငြာ	၁၈:၁၀	ပြည်တွင်းသတင်း
၀၉:၀၀	မွေမြို့ထုမေရာအပြန်	၁၈:၂၅	သံစဉ်ပေါ်ရတနာအဖွဲ့အစည်း
၁၀:၀၀	သူတို့အသံ သူတို့ဘဝ	၁၉:၁၀	နိုင်ငံခြားစာတတ်ရေး
၁၀:၀၀	သတင်းထုတ်ဝေ		'မာမာမာမာမာ' (အပိုင်း-၁၇)
၁၁:၀၀	ပုဂ္ဂိုလ်ချုပ်ကြီးအသံ	၂၀:၀၀	ပြည်တွင်းသတင်း
			နိုင်ငံတော်သတင်း
၁၁:၀၀	အထောက်အကူအညီအဖွဲ့	၂၀:၀၀	မိုးလေဝသအခြေအနေ
			ကုန်းဘီဝေ
၁၂:၀၀	အထောက်အကူအညီအဖွဲ့	၂၀:၀၀	အထွေထွေအခြေအနေ
			(အပိုင်း-၆)
၁၂:၀၀	အထောက်အကူအညီအဖွဲ့	၂၀:၀၀	သံစဉ်ပေါ်ရတနာအဖွဲ့အစည်း
			(အပိုင်း-၅)
၁၃:၀၀	MRTV National News	၂၂:၀၀	နိုင်ငံခြားစာတတ်ရေး
၁၃:၀၀	အထွေထွေအခြေအနေ		'ကျွန်းသစ်ကျေးရွာ'
			(အပိုင်း-၁၃)

**သံကြား ညှိနှိုင်းရေး အသံထုတ်ချက် (LIVE) ရုပ်မြင်သံကြား**

MRTV Online www.mrtv.gov.mm  
Line/mrtvnews  
twitter.com/mrtvwebportal

mitv

07:01	News
07:26	Global Partnership for Brighter Future: Lithuania Pavilion at Expo 2020 Dubai
07:36	Discovering Tribes: Taung Yoe (Their Life and Customs)
08:01	Awesome Myanmar Sculptures
08:15	Equestrian Contest on Pa-O Land
08:26	Myanmar Masterclass: Artist Win Pe
08:39	A Vei! To Ye
09:01	Myanmar Childhood Games (Episode-1)
09:10	Akulathipati Mahamuniabacca Koe Hlat Kyee Pagoda
09:27	Entrepreneur - U Nyan Lin
09:40	Star Bean Production
10:01	An Afficionado of Alluring Antiques
10:33	Myanmar's Beauty and Nature 'Beach'

MRTV

၈:၀၀	အစဉ်အဆက်	၁၆:၀၀	အစဉ်
၈:၀၀	မြန်မာ့အသံနှင့်ရုပ်မြင်သံကြား	၁၆:၃၀	အခြေအနေအထားနှင့်ဆန်းစစ်ရေး
၈:၃၀	Sports News	၁၇:၀၀	Soccer View/
၈:၄၀	Weekly Sports Info		Weekly Sports Info
၈:၄၅	အကျဉ်းချုပ်		အကျဉ်းချုပ်
၉:၀၀	ပြန်လည်စာကြည့်ကား		ပြန်လည်စာကြည့်ကား
၉:၀၀	အထွေထွေအခြေအနေ		အထွေထွေအခြေအနေ
၉:၀၀	ပြည်တွင်းသတင်း		ပြည်တွင်းသတင်း

MRTV Farmers Channel  
Education Channel

ရိုးရာဇာတ်မြို့ပြကဏ္ဍများနှင့် အခြားအမျိုးမျိုးကို ဖြည့်စွက်ပေးမည်

**\* ကျောပိုးမှ**

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ မြို့နယ် ၁၀ မြို့နယ်ရှိ ဈေး ၁၀ ခုမှ ဈေးဆိုင်ခန်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့မှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-

၁-၂-၂၀၂၁ မှ ၂၀-၁၁-၂၀၂၁ ရက်ထိ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ဈေးများအား ဆူပူအကြမ်းဖက်သောင်းကျန်းသူများက မီးရှို့/ဖောက်ခွဲဖျက်ဆီးမှုစာရင်း

စဉ်	ရက်စွဲ	တိုင်း/ ပြည်နယ်	ခရိုင်/မြို့နယ်	ဌာနဆိုင်ရာရုံး၊ အဆောက်အဦ	ဖြစ်စဉ်အကျဉ်း	မှတ်ချက်
၁	၂၆-၆-၂၀၂၁	နေပြည်တော်	ဥတ္တရသီရိ	ဈေးကော်မတီရုံး	မီးလောင်ပျက်ဆီး	
၂	၂၁-၄-၂၀၂၁	ကချင်	ရွှေကူ	အမှတ်(၂)ရပ်ကွက်	လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီး	
၃	၄-၅-၂၀၂၁	ကရင်	လှိုင်းဘွဲ	ပျံကျဈေးတန်းဟောင်း	လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီး	
၄	၂၉-၅-၂၀၂၁	စစ်ကိုင်း	ကောလင်း	စည်ပင်သာယာဈေးဆိုင်	လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီး	
၅	၁၀-၄-၂၀၂၁	မန္တလေး	ချမ်းအေးသာစံ	ရတနာပုံဈေး အရှေ့တောင်ထောင့်	လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီး	
၆	၄-၅-၂၀၂၁	မွန်	သထုံ	မြို့မဈေးကြီး	လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီး	
၇	၂၈-၄-၂၀၂၁	ရန်ကုန်	အင်းစိန်	အင်းစိန်မြို့မဈေး	လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီး	
၈	၁၀-၁၁-၂၀၂၁	ရန်ကုန်	ပန်းဘဲတန်း	ဗိုလ်ချုပ်ဈေး (ဟောင်း)	လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီး	
၉	၈-၆-၂၀၂၁	ရှမ်း	နေောင်ချို	ဈေးရပ်ကွက်	မီးလောင်ပျက်ဆီး	
၁၀	၁-၆-၂၀၂၁	ဧရာဝတီ	ကန်ကြီးထောင့်	မြို့မဈေး	မီးလောင်ပျက်ဆီး	



၂၆-၆-၂၀၂၁ ရက်တွင် ဥတ္တရသီရိမြို့နယ် အောင်ချမ်းသာကျေးရွာ၌ ဈေးကော်မတီရုံး မီးရှို့ခံရမှု မှတ်တမ်းဓာတ်ပုံ။



၄-၅-၂၀၂၁ ရက်တွင် သထုံမြို့ မြို့မဈေးကြီး၌ အသံဗုံးပေါက်ကွဲမှု မှတ်တမ်းဓာတ်ပုံ။

၁-၂-၂၀၂၁ ရက်နေ့မှ ၂၀-၁၁-၂၀၂၁ ရက်နေ့ထိ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ဈေးများအား ဆူပူအကြမ်းဖက်သောင်းကျန်းသူများက မီးရှို့/ဖောက်ခွဲဖျက်ဆီးမှုစာရင်း

စဉ်	တိုင်း/ပြည်နယ်	မြို့နယ်	ဈေး	မှတ်ချက်
၁	နေပြည်တော်	၁	၁	
၂	ကချင်	၁	၁	
၃	ကရင်	၁	၁	
၄	စစ်ကိုင်း	၁	၁	
၅	မန္တလေး	၁	၁	
၆	မွန်	၁	၁	
၇	ရန်ကုန်	၂	၂	
၈	ရှမ်း	၁	၁	
၉	ဧရာဝတီ	၁	၁	
စုစုပေါင်း		၁၀	၁၀	

အကြမ်းဖက်အဖွဲ့များအနေဖြင့် ဈေးများအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေမှုအပေါ် လူထုတစ်ရပ်လုံး အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလိုခြံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံထားကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။ သတင်းစဉ်

“ အကြမ်းဖက်အဖွဲ့များအနေဖြင့် ဈေးများအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် လူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ် ”



၁-၆-၂၀၂၁ ရက်တွင် ကန်ကြီးထောင့်မြို့ မြို့မဈေးအား မီးရှို့ခံရမှု မှတ်တမ်းဓာတ်ပုံ။



၂၁-၄-၂၀၂၁ ရက်တွင် ရွှေကူမြို့နယ်၌ လက်လုပ်အသံမိုင်းတစ်လုံး ပေါက်ကွဲမှု မှတ်တမ်းဓာတ်ပုံ။



၁၀-၄-၂၀၂၁ ရက်တွင် ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့၌ အသံဗုံးနှစ်လုံး ပေါက်ကွဲမှုမှတ်တမ်းဓာတ်ပုံ။



၂၈-၄-၂၀၂၁ ရက်တွင် အင်းစိန်မြို့နယ်၌ မြို့မဈေး သားငါးပျံကျဈေးတန်းတွင် အသံဗုံးတစ်လုံး ပေါက်ကွဲမှု မှတ်တမ်းဓာတ်ပုံ။

# အမရပူရမြို့နယ်နှင့် မြစ်ငယ်တိုးဂိတ်အနီး၌ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်၍ လူယက်မှုကျူးလွန်ခဲ့သော တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၃ NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်တွင် အမရပူရမြို့နယ် မြစ်လောင်းကျေးရွာအနီး၌ အမရပူရမြို့နယ် ဥယျာဉ်တော်အုပ်စု သရက်တန်း ကျေးရွာနေသူ ထိန်ဝင်းအောင်(ခ) တေဇ(၂၇) နှစ်နှင့် ဖြိုးကျော်(ခ)ကျော်ကြီး(၂၁) နှစ်တို့ နှစ်ဦးကို ပစ္စတိုတစ်လက်၊ ၉ မမ ကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ ဓားမြောင် တစ်ချောင်း၊ လက်ကိုင်ဖုန်း သုံးလုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။



ထိန်ဝင်းအောင်(ခ) တေဇ



ဖြိုးကျော် (ခ) ကျော်ကြီး

တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် ဖမ်းဆီးရမိတရားခံ ထိန်ဝင်းအောင်(ခ) တေဇနှင့် ဖြိုးကျော် (ခ) ကျော်ကြီးတို့ နှစ်ဦးသည် ဧပြီလအတွင်း KIA ဌာနချုပ်၊ လိုင်ဇာမြို့အနီးတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိ

ဖက်အဖွဲ့အနေဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများနှင့် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်မှုအနေဖြင့် အောက်တိုဘာ ပထမပတ်တွင် ဝင်းထွန်း(ခ) မင်းသန်းကျော်၏ စေခိုင်းမှုဖြင့် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီးမှ ဆိုင်ကယ်မောင်းနှင်၍ တရားခံ ထိန်ဝင်းအောင် (ခ) တေဇမှ နောက်မှလိုက်ပါလျက် အမရပူရမြို့နယ် စားတော်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ကိုမျိုး(ခ)မမျိုးအား ဒလန်ဟုစွပ်စွဲ၍ သေနတ်ဖြင့် လေးချက်ပစ်ခတ်၍ လုပ်ကြံခဲ့ကြောင်း။

အောက်တိုဘာ ၅ ရက်တွင် မြစ်ငယ်မြို့ နှင်းဆီရပ်ကွက်နှင့် သင်္ဃာရပ်ကွက်လမ်းဆုံ၌ မြန်မာ့မီးရထားလူစီးတွဲနှင့် ကုန်တွဲစက်ရုံမှ လက်ထောက်အင်ဂျင်နီယာ (လျှပ်စစ်) ဦးစံထွန်းမြိုင်အား အောင်ခန့်ကျော်မှ ဆိုင်ကယ်မောင်းနှင်၍ ဝင်းထွန်း (ခ) မင်းသန်းကျော် နောက်မှ ထိုင်လိုက်ပါပြီး ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၄ ရက်တွင် တရားခံ ဖြိုးကျော်(ခ) ကျော်ကြီးနှင့် ထိန်ဝင်းအောင် (ခ) တေဇတို့နှစ်ဦးမှ အမရပူရမြို့နယ် တဲနဲ့သာကျေးရွာ ရစဖမှူး၏ သမက်ဖြစ်သူ ချစ်ကိုအား ပစ္စတိုဖြင့် နှစ်ချက်ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် တရားခံ ဖြိုးကျော် (ခ) ကျော်ကြီးနှင့်



အမရပူရမြို့နယ် မြစ်လောင်းကျေးရွာ ရန်ကုန်-မန္တလေးလမ်းတွင် ဖမ်းဆီးရမိသည့် လက်နက်/ခဲယမ်းများ မှတ်တမ်းဓာတ်ပုံ။

ထိန်ဝင်းအောင် (ခ) တေဇတို့ နှစ်ဦးမှ အမရပူရမြို့နယ် ဆင်ရွာ မြင်းမူးကျေးရွာနေ အပြစ်မဲ့ပြည်သူ စိုးသူအား ဒလန်ဟုစွပ်စွဲ၍ ဆင်ရွာမြင်းမူးကျေးရွာအဝင်လမ်းအနီးတွင် ပစ္စတိုဖြင့် လေးချက်ခန့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီးနှင့် ထိန်ဝင်းအောင် (ခ)တေဇတို့ နှစ်ဦးမှ မြစ်ငယ်တိုးဂိတ်အကျော် Denko ဆီဆိုင်အနီး ထုံးဘိုလမ်းတွင် မကျည်းချိုကျေးရွာနေ အပြစ်မဲ့ပြည်သူ ညီညီလွင်အား ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုဖြင့် ခြောက်ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်း၏ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ငွေကျပ် ၂၈ သိန်းတို့ကို ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ပြင် မြစ်ငယ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဝင်းထွန်း(ခ) မင်းသန်းကျော် နှင့် ငရဲ(ခ)ကုလားတို့ နှစ်ဦးသည် အောက်တိုဘာ ၂၂ ရက်တွင် အမရပူရမြို့နယ် သရက်တန်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား လက်လုပ်ပုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

အထက်ပါ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ

သို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

သတင်းစဉ်



အမရပူရမြို့နယ် မြစ်ငယ်မြို့ နှင်းဆီရပ်ကွက်၌ ဦးစံထွန်းမြိုင် (မီးရထား AE )အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။



မြစ်ငယ်တိုးဂိတ်အကျော် DENKO ဆီဆိုင်အနီး ထုံးဘို - ပြင်ဦးလွင် ကားလမ်းပေါ်တွင် တောင်ကိုင်းကျေးရွာနေ ဦးညီညီလွင်အား သေနတ်ပစ်ခတ်ရသည့် မှတ်တမ်းဓာတ်ပုံ။

ထွက်ဆိုချက်အရ အမရပူရ ရသည်။ မြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု သာလှအေးကျေးရွာတောင်ဘက် ဆင်ရွာကျေးရွာနေ ဦးမြင့်ဌ ပိုင်ဆိုင်သော ကွင်းအမှတ်-၅၇၀ (ခ) ပေါက်အင်းကွင်းရှိ လယ်တဲတွင် လက်လုပ်မိုင်းများနှင့် လက်လုပ် သေနတ်များ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေရာ တူမီးလက်လုပ်သေနတ် ၂၃ လက်နှင့် လက်လုပ်မိုင်း တစ်လုံးတို့ကို

ဖမ်းဆီးရမိတရားခံ နှစ်ဦး၏ ထွက်ဆိုချက်အရ ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန် ဝင်းထွန်း(ခ) မင်းသန်းကျော်မှ မြစ်ငယ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား အင်အား ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ တရားခံ ထိန်ဝင်းအောင် (ခ) တေဇနှင့် တရားခံ ဖြိုးကျော် (ခ) ကျော်ကြီးသည် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ မြစ်ငယ် PDF အမည်ခံ အကြမ်း



အမရပူရမြို့နယ် သရက်တန်းကျေးရွာရှိ Mytel တာဝါတိုင်အား လက်လုပ်ပုံးဖြင့် ပစ်ခတ်ခဲ့ရာ မီးလောင်ပျက်စီးခဲ့သည့် မှတ်တမ်းဓာတ်ပုံ။



အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု သာလှအေးကျေးရွာတွင် တူမီးလက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းသိမ်းဆည်းရမိသည့် မှတ်တမ်းဓာတ်ပုံ။



### နမ့်ဆန်မြို့နယ် မန်မိုင်မုန်းကွမ်းကျေးရွာရှိ နေအိမ်အတွင်းမှ သေနတ်အလက် ၅၀၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၂၃ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် မန်မိုင်မုန်းကွမ်းကျေးရွာအတွင်း မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ အကြမ်းဖက်အုပ်စုများသို့ ရောင်းချရန် လက်နက်/ခဲယမ်းများ စုဆောင်း သိမ်းဆည်းထားကြောင်း တာဝန်သိပြည်သူအချို့၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ဖော်ထုတ်ရှင်းလင်းခြင်းကို နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် ကျေးရွာအတွင်း ရှိဦးစိုးလွင်(ဘ) ဦးစုန်ရွှင်ရွှင်၏ နေအိမ်

အတွင်း မြေအောက်ခန်းမှ Type-56 သေနတ် တစ်လက်၊ ကေ(၁၂)သေနတ် တစ်လက်၊ Type-81 သေနတ် သုံးလက်၊ ဘီအေ(၆၃)သေနတ် ခုနစ်လက်၊ ဘီအေ(၉၄)သေနတ် လေးလက်၊ အမ် ၂၂ ကျည်အိမ် ၂၀၊ ကျည်အိမ်အပိုင်း တစ်ခု၊ ကျည်မျိုးစုံ ၁၉၄၅ တောင့်၊ ဒီတိုနေတာ ၁၃ ခုနှင့် ယမ်းကြိုးခွေ လေးခွေကို လည်းကောင်း၊ ည ၁၁ နာရီခန့်တွင် ၎င်း နေအိမ်၏ မြင်းတင်းကုပ်အတွင်းမှ Type-56 သေနတ် ၃၄ လက်နှင့် အမ် ၂၂ ကျည်အိမ် ၁၀၅ ခုကိုလည်းကောင်း စုစုပေါင်း လက်နက်မျိုးစုံအလက် ၅၀၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခု ဖော်ထုတ်ရှင်းလင်းရရှိသည့် မန်မိုင်မုန်းကွမ်း



နမ့်ဆန်တွင် သိမ်းဆည်းရမိသည့် လက်နက်/ခဲယမ်းများကို တွေ့ရစဉ်။

ကျေးရွာ၏ မြောက်ဘက် ခုနစ်ကီလိုမီတာ အကွာရှိ ဟိုမိန်းကျေးရွာအတွင်းမှလည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် လေယာဉ်ပစ် ပခုံးထမ်းခွဲ (FN-6) တစ်လက်အပါအဝင် လက်နက်ကြီးနှင့် လက်နက်ငယ်မျိုးစုံ ၁၇၀ နှင့် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကိုလည်း ယခုကဲ့သို့ ထာဝရငြိမ်းချမ်းရေးကို

လိုလားနှစ်သက်ကြသည့် တိုင်းရင်းသား ပြည်သူအချို့၏ သတင်းပေးမှုကြောင့် ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ဘဝလုံခြုံရေး အတွက် အကြမ်းဖက်လုပ်ရပ်များ မဖြစ်ပေါ်စေရန် လိုအပ်သည့်လုံခြုံရေးလုပ်ငန်း

များကို ဆက်လက်တိုးမြှင့်ဆောင်ရွက် လျက်ရှိရာ မိဘပြည်သူများအနေဖြင့် လည်း မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်အတူ ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထား သည်။

သတင်းစဉ်

### ဒေသခံပြည်သူတို့၏ သတင်းပေးချက်အရ လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက် ခရစ်တော်ဘုရင် ဗဟိုဘုရားရှိခိုးကျောင်းတွင် တရားမဝင်ဆေးကုသမှုများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၃ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို လိုလားသော ဒေသခံပြည်သူတို့၏ သတင်းပေးချက်အရ လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက် ခရစ်တော်ဘုရင်ဗဟိုဘုရားရှိခိုးကျောင်းတွင် အကြမ်းဖက် အဖွဲ့အစည်းမှ ဒဏ်ရာရသူများ၊ ကျန်းမာရေး မကောင်းသူများအား တရားမဝင် ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် နယ်မြေခံ တပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီခွဲတွင် သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ခရစ်တော်ဘုရင်ဗဟိုဘုရား ရှိခိုးကျောင်းအတွင်း ဂရုဏာဆေးခန်းအမည်ဖြင့် တရားမဝင်ဆေးခန်းတစ်ခုအား တွေ့ရှိခဲ့သည်။ အဆိုပါဆေးခန်း၌ ဖာသာချလ်ဆိုဘရွေ လွိုင်ကော် ကက်သလစ်သာသနာဓေတီဂိုဏ်းအုပ် အပါအဝင် ဖာသာ ၁၃ ဦး၊ စစ္စတာ ၁၃ ဦးတို့အား တွေ့ရှိရသည့် အပြင် တရားမဝင်ဆေးကုသပေးနေသည့် ဆရာဝန် လေးဦး၊ သူနာပြု လေးဦး၊ သူနာပြုအကူ ၁၀ ဦး စုစုပေါင်း ၁၈ ဦးတို့အား တရားမဝင် ခွဲစိတ်ခန်း တစ်ခု၊ တရားမဝင် ဆေးကုသလူနာ အမျိုးသား ၂၀၊ အမျိုးသမီး ၂၁ ဦးနှင့် ကိုဗစ်လူနာ အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်းလူနာ ၄၈ ဦးနှင့်အတူ

စစ်ဆေးတွေ့ရှိရသည်။ ထို့ပြင် ဘုရားကျောင်း ဝင်းအတွင်း ရပ်တန့်ထားသော လိုင်စင်မဲ့ မော်တော် ယာဉ် လေးစီးအပါအဝင် ယာဉ်မျိုးစုံ ၁၄ စီးတို့အား စစ်ဆေးတွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိရသည့် ဆရာဝန်၊ သူနာပြုများ အား ပဏာမစစ်ဆေးချက်အရ ၎င်းတို့အနက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် CDM ပြုလုပ်ခဲ့သော မြို့နယ် ကုသရေးဦးစီးဌာနမှ ဆရာဝန် နှစ်ဦး၊ လွိုင်ကော် ပြည်သူ့ဆေးရုံမှ သူနာပြု လေးဦး၊ CDM ပြုလုပ်ခြင်း မရှိဘဲ အကြောင်းငွေရယူ၍ တရားမဝင်အချိန်ပိုင်း သွားရောက်လုပ်ကိုင်သူ လွိုင်ကော်ပြည်သူ့ဆေးရုံမှ သူနာပြုအကူ ၁၀ ဦး ပါဝင်ကြောင်း၊ CDM ပြုလုပ်ခဲ့

သည့် ဆရာဝန်များနှင့် သူနာပြုများမှာ မတ်လတွင် ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားခြင်းခံရသူများ ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသူများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် ဆေးကုသမှု ခံယူနေသော လူနာ ၄၈ ဦးအား မွန်းလွဲ ၁ နာရီခန့်တွင် လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်၍ ဆေးကုသမှုပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



ဒေါက်တာဖြိုးမောင်မောင်    ဒေါက်တာဘာဘရာငယ်ငယ်    စစ္စတာ နော်ဖောမူး    စစ္စတာ စုစန္ဒီထွေး    စစ္စတာ ဒေါ်ဂျယ်မားနာ    စစ္စတာ နော်လွဲကပေါ

နန်းအေးမွန်ထွေး(သူနာပြုအကူ)    ဖရန်စစ်စကာ(သူနာပြုအကူ)    မနှင်းဝေ (သူနာပြုအကူ)    စိုင်းသန်းထက်စိုး (သူနာပြုအကူ)    နိုင်သူရလင်း (သူနာပြုအကူ)    မျိုးသန့်ဇင် (သူနာပြုအကူ)

ချားမင်းဆက် (သူနာပြုအကူ)    ဖြိုးဟိန်းသူ (သူနာပြုအကူ)    ညီညီစု (သူနာပြုအကူ)    မာနွေးလယ် (သူနာပြုအကူ)    ဒေါက်တာစောအိရယ်    ဒေါက်တာဥမော်ဂေဖိုး



ပြည်တွင်းရေးရာ

၁-၂-၂၀၂၁ ရက်မှ ၁၆-၁၁-၂၀၂၁ ရက်ထိ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသည့် အစိုးရဝန်ထမ်းများစာရင်း

Table with 8 columns: No., Date, Name, Position, Cause of Death, Location, and Remarks. Contains 25 rows of data.

Table with 8 columns: No., Date, Name, Position, Cause of Death, Location, and Remarks. Contains 25 rows of data.

၁-၂-၂၀၂၁ ရက်မှ ၁၆-၁၁-၂၀၂၁ ရက်ထိ ဆူပူအကြမ်းဖက်သောင်းကျန်းသူများကြောင့် ဒဏ်ရာရရှိသည့် အစိုးရဝန်ထမ်းများစာရင်း

Table with 8 columns: No., Date, Name, Position, Cause of Injury, Location, and Remarks. Contains 15 rows of data.

Table with 8 columns: No., Date, Name, Position, Cause of Injury, Location, and Remarks. Contains 15 rows of data.

# ရွှေကျမြို့နယ် အောက်(၄) လမ်းဆုံရှိ ကိုပစ်-၁၉ ပူးပေါင်းစစ်ဆေးရေးဂိတ်အား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော် နိုဝင်ဘာ ၂၃ ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်မြေလှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့စခန်းများအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက မြို့နယ်အချို့၌ လက်လုပ်မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက် ည ၈ နာရီ ၂၅ မိနစ်တွင် ကချင်ပြည်နယ် ရွှေကျမြို့နယ် အောက်(၄) လမ်းဆုံရှိ ကိုပစ်-၁၉ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့်

လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၁၀ မိနစ်အကြာတွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူ၏ ကျန်းမာရေးလုပ်ငန်းများအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

### ○ အာဆီယံမှ

နောက်ဆုံးအဆင့်ပွဲစဉ်များသာ ပြုလုပ်ရမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (B) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ အုပ်စုစဉ်များကို ဒီဇင်ဘာ ၅ ရက်မှ ၁၉ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို ဒီဇင်ဘာ ၂၂၊ ၂၃ ရက်၊ ဒုတိယအကျော့ကို ဒီဇင်ဘာ ၂၅၊ ၂၆ ရက်၊ ဗိုလ်လုပွဲ ပထမအကျော့ကို ဒီဇင်ဘာ ၂၉ ရက်၊ ဒုတိယအကျော့ကို ဇန်နဝါရီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်အားလုံးကို စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။ အုပ်စုစဉ်များကို အမျိုးသားအားကစားကွင်းနှင့် ဘစ်ရန်ကွင်းတို့တွင် တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး ပထမပွဲကို မြန်မာစံတော်ချိန် ညနေ ၄ နာရီ၊ ဒုတိယပွဲကို မြန်မာစံတော်ချိန် ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုစဉ်များအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် အိမ်ရှင်စင်ကာပူအသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်တွင် တီမောအသင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်းအသင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲအတွက် တူရကီနိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ဆူဇက်၊ ပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

သတင်း-ကိုညီလေး

### ☸ စာမျက်နှာ ၁၈ မှ

စဉ်	ရက်စွဲ	တိုင်း/ပြည်နယ်	မြို့နယ်	အမည်	အလုပ်အကိုင်	ဖြစ်စဉ်အကျဉ်း	မှတ်ချက်
၂၁	၂၄-၆-၂၀၂၁	မန္တလေး	ညောင်ဦး	ဒေါ်လွင်လွင်ဖြိုး	ကျောင်းအုပ်ဆရာမ	ခားဖြင့် ထိုးခုတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၂၂	၂-၇-၂၀၂၁	ရန်ကုန်	လှိုင်	ဦးတင်နိုင်	လျှပ်စစ်ဝန်ထမ်း	လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၂၃	၇-၇-၂၀၂၁	ပဲခူး	ပဲခူး	သီဟမိုး	စည်ပင်သန့်ရှင်းရေးဝန်ထမ်း	လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၂၄	၁၄-၇-၂၀၂၁	စစ်ကိုင်း	မင်းကင်း	ဦးကျော်သူလင်း	တောခေါင်း	တူးမီး/လက်လုပ်သေနတ်/လေးခွများဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၂၅	၁၆-၇-၂၀၂၁	မန္တလေး	ပြည်ကြီးတံခွန်	ဦးခင်မောင်တင်ဦးစိုးမြင့်ပါဝန်ထမ်း (၆)ဦး	ကြီးကြပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်မန်နေဂျာ	လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၇
၂၆	၁၈-၇-၂၀၂၁	စစ်ကိုင်း	ဗန်းမောက်	ဦးကျော်စိုး	လ/ထည့်ခန်းမှူး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန	သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၂၇	၂၁-၇-၂၀၂၁	မန္တလေး	ကျောက်ဆည်	ကျော်မင်းခန့်	EPC ဝန်ထမ်း	ခားဖြင့် ထိုးခုတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၂၈	၁-၈-၂၀၂၁	ကချင်	မိုးမောက်	ဦးကျော်ရွှေ	မနအမှူး(မိုးမောက်)	သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၂၉	၉-၈-၂၀၂၁	စစ်ကိုင်း	ကောလင်း	ဦးသန်းဇော်ဟိန်း	စည်ပင်ဝန်ထမ်း	လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၃၀	၂၉-၈-၂၀၂၁	ကယား	လှိုင်ကော်	အောင်ကျော်ဖြိုး	လ/ထည့်ခန်းမှူး ပင်းတယ်အခွန်ရုံး	လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၃၁	၂၉-၈-၂၀၂၁	မန္တလေး	မတ္တရာ	ဦးကျော်သူဦး	ကျေးလက်ကျန်းမာရေးမှူး	လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၃၂	၁၁-၉-၂၀၂၁	မန္တလေး	အောင်ပင်လယ်	ဒေါ်ဖြူဖြူလတ်	မူလတန်းပြ	လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၃၃	၁၂-၉-၂၀၂၁	မန္တလေး	စဉ့်ကူး	ဒေါ်ဆွေဇင်ဝင်း	ထွေ/အုပ် ရပ်ကျေးစာရေး	ခားဖြင့် ထိုးခုတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၃၄	၁၉-၉-၂၀၂၁	မန္တလေး	စဉ့်ကိုင်	ဦးအောင်ဝင်း	စက်ခေါင်းမောင်း	မိုင်းထောင်ဖောက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ။	၁
၃၅	၂၆-၉-၂၀၂၁	စစ်ကိုင်း	ကနီ	ဦးလှိုင်ဝင်းအောင်	လဝက ဦးစီးမှူး	ပိုင်းဝန်းထိုးနှက်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိ။	၁
၃၆	၂၆-၉-၂၀၂၁	မန္တလေး	ချမ်းမြသာစည်	မင်းမော်ခန့်	လျှပ်စစ်ရုံးစာရေး	လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိ။	၁
၃၇	၂၈-၉-၂၀၂၁	စစ်ကိုင်း	ဆားလင်းကြီး	ဦးတင်စိုး	မူပြု	သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၃၈	၃၀-၉-၂၀၂၁	စစ်ကိုင်း	မင်းကင်း	ဦးအောင်ကျော်စိုး	လဝကမှူး	လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၃၉	၃၀-၉-၂၀၂၁	မကွေး	ဆော	ဦးအောင်သူလတ်	အငယ်တန်း(ရပ်/ကျေး)စာရေး	ဆွဲမိုင်းများဖြင့် မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၄၀	၃-၁၀-၂၀၂၁	မန္တလေး	ငါန်းစွန်	ဒေါ်မြသန်းဌေး	ကျောင်းဆရာမ	သေနတ်/ခားဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၄၁	၁၁-၁၀-၂၀၂၁	မကွေး	နတ်မောက်	မြတ်ကို	ဒန်ဒလွန်ပင်ကျေးရွာ အုပ်စုအငယ်တန်းစာရေး	ဒန်ဒလွန်ပင်ကျေးရွာ အုပ်စုအငယ်တန်းစာရေး	၁
၄၂	၁၅-၁၀-၂၀၂၁	မန္တလေး	ပုသိမ်ကြီး	မိုးထက်နိုင်	ရုံးအကူ မြေစာရင်းဦးစီးမှူးရုံး	ရုံးအကူ မြေစာရင်းဦးစီးမှူးရုံး	၁
၄၃	၁၈-၁၀-၂၀၂၁	မန္တလေး	ပြည်ကြီးတံခွန်	ဦးဝင်းနိုင်	လ/ထည့်ခန်းမှူး (စည်ပင်)	လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၄၄	၁၈-၁၀-၂၀၂၁	မန္တလေး	ပြည်ကြီးတံခွန်	ဦးဌေးဇော်ဦး	ဒုလ/ထ ကြီးကြပ်ရေးမှူး (စည်ပင်)	လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၄၅	၁၈-၁၀-၂၀၂၁	မန္တလေး	ချမ်းမြသာစည်	ဒေါ်သူဇာနယ်	ဒုဦးစီးမှူး မြို့နယ်အခွန်ဦးစီးဌာန	အောက်တိုဘာလ ၁၈ ရက်တွင် မြို့သစ်(၁)ရပ်ကွက် လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၄၆	၁၉-၁၀-၂၀၂၁	မွန်	သထုံ	မထိုက်ထိုက်ဌေးအောင်	ကွန်ပျူတာဝန်ထမ်း (ခရိုင်ထွေ/အုပ်)	လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၄၇	၂၁-၁၀-၂၀၂၁	စစ်ကိုင်း	ဘုတလင်	ဦးသန့်ဇင်လှိုင်	လျှပ်စစ်ဝန်ထမ်း	သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၄၈	၂၅-၁၀-၂၀၂၁	မွန်	ကျိုက်ထို	ဦးအောင်မြတ်ထွန်း	ကျန်းမာရေးမှူး	လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၄၉	၃၀-၁၀-၂၀၂၁	မကွေး	ပေါက်	မနုဇြိမ်းဝေ	အထက(ခွဲ) (ဆင်ဆာ) (မူပြု)	လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၅၀	၂-၁၁-၂၀၂၁	ကယား	လှိုင်ကော်	ဦးကျော်စိုးသူ	ညွှန်ကြားရေးမှူး ကယားပြည်နယ်လွှတ်တော်ရုံး	သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၅၁	၄-၁၁-၂၀၂၁	ရန်ကုန်	မရမ်းကုန်း	ဒေါ်သိမ့်အောင်သူ	ဒေါက်တာ	သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၅၂	၅-၁၁-၂၀၂၁	စစ်ကိုင်း	တမူး	ဦးမျိုးလွင်	ကျန်းမာရေးမှူး	သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၅၃	၅-၁၁-၂၀၂၁	စစ်ကိုင်း	တမူး	ဦးညိုတင်	စာတိုက်ဝန်ထမ်း	လက်ပစ်မိုင်းဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၅၄	၈-၁၁-၂၀၂၁	ရန်ကုန်	တောင်ဥက္ကလာပ	ဒေါ်နွယ်နီလှိုင်ရွှေ	စည်ပင်ဝန်ထမ်း	ခားဖြင့်ထိုးခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၅၅	၁၁-၁၁-၂၀၂၁	ကချင်	ရွှေကူ	ဦးမောင်မောင်ကျော်ဦးစိုးရယ်ဦးစိုးနိုင်အေးဦးညွှန်လင်းအောင်	ပေါက်တန်းရေယာဉ်စာရေး၊ ရေကြောင်းပြု၊ ရေကြောင်းပြု၊ သင်္ဘောသား	လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၄
၅၆	၁၂-၁၁-၂၀၂၁	ပဲခူး	ပဲခူး	ဦးမြင့်ကြည်ဇော်လင်းထက်	လျှပ်စစ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း	လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၂
၅၇	၁၃-၁၁-၂၀၂၁	စစ်ကိုင်း	မင်းကင်း	ဦးသန်းလင်း	ကျောင်းဆရာ	တူးမီးသေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
၅၈	၁၆-၁၁-၂၀၂၁	ရန်ကုန်	တိုက်ကြီး	သက်သက်မာ	(ဥက္ကဋ္ဌပြည်သူ့ဆေးရုံ၊ သန့်ရှင်းရေးဝန်ထမ်း)	သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိ။	၁
<b>စုစုပေါင်း</b>							<b>၇၈ ဦး</b>

# ယဉ်ကျေးလိမ္မာအစပြု ဝစ်ကံယဉ်ကျေးမှု(၇)

ဦးမင်းဟန်(ဘီအေ)

“ဟိုမှာ ဘိုးလေးကြွက်နေပူဆာလို့နေပြီ”  
“အေးပါဟ- ကိုဦး နင်အရင်မေးမှာလား”  
“နင်ပဲမေးပါ- ပူစူးမရဘူး”  
မောင်ထူး၊ ကိုဦးနှင့်ပူစူးမတို့ စကားပြောရင်း ဘိုးလေးကြွက်အပါးမှာ ဝင်ထိုင်လိုက်ကြသည်။  
“ဘာတွေ အငြင်းပွားလာကြပြန်ပြီလဲ မြေးတို့ရဲ့”

“အငြင်းပွားတာ မဟုတ်ပါဘူး။ ဘိုးလေးကို မေးဖို့ရာကို သူ့အရင်မေး၊ ငါအရင်မေးနဲ့ပြောနေကြတာပါ”

“ပူစူးမပြောမှပဲ ရှင်းသွားတော့တယ်”  
ဘိုးလေးကြွက်က ပြောပြောဆိုဆိုဖြင့် အငွေ့တထောင်းထောင်းထနေသော ရေခဲခွက်ခွက်ကို ယူကာ တစ်ခွက်ခွက်လိုက်သည်။

“ကိုရင်သာထူးရဲ့ အဖေက မနေ့က ကိုရင်နဲ့ အတူ ဆွမ်းခံထွက်တာတွေလို့”

“ဟဟ- ကိုရင်ရဲ့ မိဘတွေကို အဖေ အမေရယ်လို့ မသုံးနှုန်းရဘူး။ ဖခင်ကိုခမည်းတော်၊ မိခင်ကို မယ်တော်လို့ သုံးနှုန်းရတယ်။ ကိုရင်ဆွမ်းခံကြတဲ့ အခါ ခမည်းတော်လိုက်ပါဝန်းရလို့ရပါတယ်။ ဘုန်းကြီးကျောင်းသား သဘောမျိုး၊ ဥပါသကာ သဘောမျိုး၊ ဝေယျာဝစ္စလုပ်ပေးတဲ့ ဒကာသဘောမျိုးပေါ့။ တစ်ခါတည်းမှတ်ထားဦး၊ မြတ်စွာဘုရား သာသနာသုံးဝေါဟာရအနေနဲ့ အမျိုးသားများကို ဒါယကာ (ဒကာ)၊ ဥပါသကာ။ အမျိုးသမီးများကို ဒါယိကာမ (ဒကာမ)၊ ဥပါသိကာမ ဆိုပြီး သုံးနှုန်းပြောဆိုရတယ်”

“ဟုတ်ကဲ့ပါ ဘိုးလေး”

“ရဟန်း၊ သံဃာတော်တွေကို ဘယ်မှာနေသလဲလို့မမေးရဘူးနော်။ ဘယ်မှာသီတင်းသုံးပါသလဲ အရှင်ဘုရားလို့ပဲ မေးလျှောက်ရတယ်။ ရဟန်း သံဃာတော်တွေ သွားတာလာတာကိုတော့ ကြွလာတယ်၊ ကြွသွားတယ်လို့ သုံးနှုန်းပြောဆိုရတယ်။ ဘယ်ကိုသွားမှာလဲ၊ ဘယ်ကလာပါသလဲလို့လည်း မမေးရဘူး။ ဘယ်ကကြွလာပါသလဲ အရှင်ဘုရား၊ ဘယ်ကိုကြွမှာပါလဲအရှင်ဘုရားလို့ မေးလျှောက်ရတယ်”

“ဟုတ်ကဲ့ဘိုးလေး။ မှတ်သားထားပါမယ်”

“ရဟန်းသံဃာတော်တွေ၊ သာမဏေတွေ ဆွမ်းခံထွက်တာကိုကော ဘယ်လိုသုံးနှုန်းရမလဲ ဘိုးလေး”

မောင်ထူး၏စကားအဆုံးမှာ ကိုဦးက ဘိုးလေးကြွက်အား မေးလိုက်ခြင်းဖြစ်သည်။

“ဆွမ်းခံကြွတယ်လို့ပဲ သုံးနှုန်းရတာပေါ့ ကိုဦး”

ရဲ့။ ရဟန်းသံဃာတော်တွေနဲ့ သာမဏေတို့ကို အရွယ်နဲ့ ဝါကိုကြည့်ပြီး ဆရာတော်၊ ဘုန်းကြီး၊ ဦးပဉ္စင်း၊ ကိုရင်၊ အရှင်ဘုရား စသည်ဖြင့်ပြောဆိုရတယ်။ ဘုန်းဘုန်း၊ ဘာဘုန်း၊ ဘာဘုရား ဆိုတဲ့ အသုံးအနှုန်းမျိုးတွေ မသုံးနှုန်းမပြောဆိုဘူးကွယ့်”

“ဟုတ်ကဲ့ပါဘိုးလေးရေ။ အရွယ်နဲ့ဝါမှာ အရွယ်ကိုတော့သိတယ်။ ဝါကိုမသိလို့ ပြောပြပါဦးနော်”

“အေးပါ ပူစူးမရယ်- ဘိုးလေးပြောပြပါမယ်။ ရဟန်းသံဃာနဲ့ သာမဏေတို့ရဲ့ သာသနာ့ဘောင်ကို ဝင်တဲ့ သက်တမ်းကို ဝါလို့ခေါ်တယ်။ ကိုရင် စတင် ဝတ်တဲ့နေ့ကစပြီး မှတ်ယူတာပေါ့ကွယ်။ တစ်နှစ် ပြည့်ရင်တစ်ဝါပေါ့။ အဲလိုနဲ့ (၁၀)နှစ်ပြည့်ရင်(၁၀) ဝါ။ (၁၅)နှစ်၊ အနှစ်(၂၀) ပြည့်ရင် (၁၅)ဝါ၊ (၂၀) စသည်ဖြင့် ဝါသက်တမ်းက တိုးတိုးသွားတာပေါ့”

“ဘိုးလေးရေ- ဒါဆို အသက်ကြီးပေမယ့် ဝါငယ်တာလည်း ရှိနိုင်တာပေါ့နော်”

“ဟုတ်တယ်လေ။ အသက်ကြီးမှ သာသနာ့ဘောင်ဝင်ရင် ဝါငယ်နေတာပေါ့။ အသက်ငယ်ပေမယ့် ဝါကြီးနေရင် ဝါငယ်တဲ့ကိုယ်တော်က ဦးစားပေးရတယ်။ သက်တော်ဝါတော်ကြီးတဲ့ ဆရာတော်ကြီးတွေကိုတော့ ဆရာတော်ကြီးတွေရဲ့ဘွဲ့အမည် တပ်ပြီး မသုံးနှုန်းမပြောဆိုရဘူး။ ကျောင်းတိုက်တွေ၊ မြို့ရွာအမည်တွေကိုပဲ အစွဲပြုပြီး မင်းကျောင်း ဆရာတော်၊ မန္တလေးဆရာတော်၊ မင်းကွန်းဆရာတော်၊ ကြာနီကန်ဆရာတော် စသည်ဖြင့်ခေါ်ဝေါ်သုံးနှုန်းပြောဆိုရတယ်ကွယ့်”

“ဟုတ်ကဲ့ပါဘိုးလေး”

“ပြောရင်းနဲ့ပြောစရာတွေက ပေါ်ပေါ်လာလို့ ထပ်ပြောရဦးမယ်။ ရဟန်းသံဃာတော်တွေကို မေးမြန်းတာကိုတော့ လျှောက်ထားလျှောက်တင်တယ်လို့ သုံးနှုန်းရတယ်။ မေးမြန်းလိုတဲ့ အခါမျိုးဆိုရင်တော့ လျှောက်ထားပါရစေ အရှင်ဘုရား၊ လျှောက်တင်ပါရစေအရှင်ဘုရားလို့ သုံးနှုန်းပြောဆိုရတာပေါ့။ ရဟန်းသံဃာတော်တွေက ပြောတာမျိုးဆိုရင်တော့ မိန့်တော်မူတယ်၊ မိန့်ကြားတယ်လို့ သုံးနှုန်းပြောဆိုရတယ်”

“ဟုတ်ကဲ့ဘိုးလေး။ မှတ်သားထားပါမယ်”

မောင်ထူး၊ ကိုဦးနှင့် ပူစူးမတို့သုံးဦးက ပြိုင်တူ ပြန်ပြောလိုက်ခြင်းဖြစ်သည်။

“အေးကွယ်- မှတ်သားကြပေါ့။ စာနဲ့လည်း ရေးမှတ်၊ ဦးနှောက်ကလည်း မှတ်သားထားပေါ့။ စောစောက ပြောခဲ့တာလေးလေ၊ ဆွမ်းခံထွက်တယ် ဆိုတဲ့ မြေးတို့ပြောတဲ့စကားကို ဘိုးလေးပြင်ပေးလိုက်တဲ့ စကားလေး အဲဒါကို ပြန်ပြောပြကြပါဦး”

“ဆွမ်းခံကြွတယ်လို့ သုံးနှုန်းပြောဆိုရမှာပါ ဘိုးလေး”

“မြေးတို့မှတ်မိသားပဲ။ အသုံးအနှုန်းအပြောအဆို တွေကအစသတ်ထားရမယ်မြေးတို့ရဲ့။ ဝစ်ကံဆိုတာကိုက အပြောအဆိုအသုံးအနှုန်းတွေအပေါ်မှာ ဖြစ်ပေါ်ကျူးလွန်မိတတ်တာလေ။ ဝစ်ကံအမှုကို မကျူးလွန်မိအောင် အပြောအဆို ယဉ်ကျေးသိမ်မွေ့ ရမယ်၊ အသုံးအနှုန်းမှန်ကန် ယဉ်ကျေးရမယ်ကွယ့်”

“ဟုတ်ကဲ့ပါဘိုးလေး။ မြေးတို့အားလုံး မှတ်သားလိုက်နာကြပါမယ်လို့ ကတိပေးပါတယ်”

မောင်ထူးတို့သုံးဦး ပြန်ပြောလိုက်သည့် ညီညာသောပြိုင်တူစကားသံတို့ကြောင့် ဘိုးလေးကြွက်မှာ ကြည်နူးကျေနပ်စွာဖြင့် ပြုံးပြုံးကြီးလုပ်နေရာမှ ဆက်ပြောသည်။

“သာဓကွယ်- သာဓု၊ သာဓု။ မြေးတို့က လိမ္မာကြပါပေတယ်။ နာခံတတ်သူတွေဖြစ်ကြပါပေတယ်။ မြေးတို့ကို ဘိုးလေးက ဆုချီးမြှင့်ရတော့မှာပေါ့။ ဒီနေ့တော့ မြေးတို့ကိုဗလာစာအုပ်တစ်အုပ်စီ ချီးမြှင့်မယ်ပေါ့ကွယ်”

“ဟုတ်ကဲ့ဘိုးလေး၊ ကျေးဇူးတင်ပါတယ်”

ဘိုးလေးကြွက်ကမ်းပေးသည့် ဗလာစာအုပ်တစ်အုပ်စီကို မောင်ထူး၊ ကိုဦးနှင့်ပူစူးမတို့က ခန္ဓာကိုယ်ကိုကိုင်၍ အရိုအသေပြုကာ လှမ်းယူလိုက်ကြသည်။

“ခုပဲ မြေးတို့ပြောလိုက်တဲ့ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကိုက ယဉ်ကျေးပြီး မင်္ဂလာရှိတာပေါ့။ ပြောရရင် ဝစ်ကံယဉ်ကျေးမှု ဖြစ်တာပေါ့ကွယ်။ စကားပြောရာမှာလည်း ယဉ်ကျေးမှုအရှိဆုံး၊ သိမ်မွေ့မှုအရှိဆုံးဖြစ်မယ့် အသုံးအနှုန်းတွေကို ရွေးချယ်ပြောတတ်ဖို့ အထူးအရေးကြီးတယ်”

“ဟုတ်ကဲ့ပါဘိုးလေး”

“မြန်မာ့ယဉ်ကျေးမှုအရ ပြောဆိုဆက်ဆံရာမှာလည်း အသက်အရွယ်အလိုက် အခေါ်အဝေါ်ကွဲပြားမှုတွေ ရှိတယ်။ အဘိုးအရွယ်တန်ရင် အဘိုး။ ဦးကြီးအရွယ် ဦးကြီး။ ဒေါ်ကြီးအရွယ် ဒေါ်ကြီး။ ဒေါ်လေးအရွယ်ဒေါ်လေး။ အစ်ကိုအစ်မအရွယ်ဆိုရင် အစ်ကိုအစ်မ စသည်ဖြင့်ပေါ့။ ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေဆိုရင်လည်း တူ၊ တူမ၊ မောင်၊ ညီမ စသည်ဖြင့် သုံးနှုန်းပြောဆိုရမယ်”

“ဟုတ်ကဲ့ပါ”

“စကားတွေက အပြောများရင် အမှားတွေပါတတ်တယ်ဆိုတာ ပြောပြထားပြီးဖြစ်ပေမယ့် ထပ်ပြောပါဦးမယ်။ စကားစကားပြောပါများ စကားထဲက ဇာတိပြဆိုသလို စကားပြောတာများရင် အပိုစကားတွေ၊ အကြားစကားတွေပါလာတတ်တယ်။ မမှားရအောင်သတိဆောင်ပြီး၊ မှန်ကန်ယဉ်ကျေးချိုအေးတဲ့စကားမျိုးကို ရွေးချယ်ပြောဆိုရမယ်။ မဟုတ်မမှန် ညစ်ညမ်းတိုင်းထွာ ယုတ်မာကြမ်းတမ်းတဲ့စကားမျိုးတွေနဲ့ သူတစ်ပါးမခံသာအောင် မပြောဆိုရဘူးနော်”

“ဟုတ်ကဲ့ဘိုးလေး မှတ်သားထားပါမယ်”

“နောက်တစ်ခုရှိသေးတယ်။ မြေးတို့လို ကလေးတွေ၊ လူငယ်လူရွယ်တွေက အချင်းချင်း ကျီစယ်တာတွေ ရှိတတ်တယ်။ တစ်ဖက်သားမခံသာအောင် ကျီစားတာ၊ ကဲ့ရဲ့တာ၊ အလွန်အကျွံ နောက်ပြောင်တာမျိုး မလုပ်ရဘူး။ သတိထားဆင်ခြင်ကြရမယ်။ ခိုက်ရန်ဖြစ်စေနိုင်တဲ့စကားမျိုး၊ ရန်စကိုရှည်စေနိုင်တဲ့စကားမျိုးတွေ မပြောဆိုရဘူးနော်”

“ဟုတ်ကဲ့ပါ။ မြေးတို့ဆင်ခြင်လိုက်နာပါမယ်”

“အေးကွယ်- မြေးတို့ရဲ့ အဖြေစကားက နားဝင်ချိုလိုက်တာ။ ဘိုးလေးတော့ အမောကိုပြေသွားတာပဲ။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားကာ ချစ်ခင်နှစ်လိုဖွယ်သောစိတ်ကို ဖြစ်ပေါ်စေတဲ့စကားမျိုးသာ ပြောဆိုပြီး မှန်းစိတ်ကိုဖြစ်ပေါ်စေမယ့်စကားမျိုးတွေကို ရှောင်ရှားပြောဆိုကြရမယ်နော်”


“ဟုတ်ကဲ့ပါ ဘိုးလေး”

## လုံလရိုမှ ပညာရ

“ဘာ ... ခင်ဗျား”  
“ပြော... မောင်သီလ”  
“ဟိုနေ့က ကိုအောင်ဘုက ပြောတယ်။ နောက်နေ့ကျရင် ညိုကြီး ညိုဖျင်းကြောင်း ပြောပြမယ်တဲ့။ အဲဒါ အခု ညိုကြီး ညိုဖျင်းပုံကို သိပါရစေ ... ဘာ ခင်ဗျား”  
“အေး ... ဟုတ်သားပဲ။ ကဲ ... မောင်အောင်ဘု မင်းသူငယ်ချင်း ညှိပုံ ညှိနည်းလေး ပြောပြစမ်းပါဦး”  
“ဒီလိုကွ ညီလေး မောင်သီလရ၊ တို့နှစ်ယောက်က ကျောင်းမှာ တစ်တန်း တည်းရယ်။ အဲဒါ ဟိုတစ်နေ့ကပေါ့ အတန်းပိုင် ဆရာမက အိမ်စာရေးခဲ့ဖို့

ပေးလိုက်တယ်။ ရေးပြီးရင်လည်း အလွတ်ရအောင် ကျေကျေညက်ညက် ကျက်လာခဲ့ကြလို့ မှာလိုက်တယ်”  
“အဲဒါ နောက်နေ့ကျတော့ ဆရာမစားပွဲမှာ လက်ရေးလှစာအုပ်တွေထပ်ထားကြတယ်။ အဲဒါ ဆရာမက အချိန်ကျတော့ တစ်အုပ်ချင်းစစ်ပြီး နာမည်နဲ့ ခေါ်ပေးတယ်”  
“အဲဒါ အစ်ကိုစာအုပ်စစ်ပြီးတော့ မောင်အောင်ဘုလို့ခေါ်လိုက်တယ်။ အစ်ကိုက ရင်ကော့ပြီး မတ်တတ်ရပ်လိုက်တယ်။”

စာမျက်နှာ ၂၁ သို့ ❁



# သုံးယောက်ပေါင်းလောင်းကျော်

ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ

(ယခင်အပတ်မှအဆက်)

“စိတ်ဆိုတာ မပျက်မစီးဘဲ ခိုင်မြဲနေနိုင်သလား ဘုရား”

“ပရမတ်ရဲ့ မမြဲတဲ့သဘောနဲ့ သမာဓိသတ္တိရဲ့ ခိုင်မြဲစေတဲ့သဘောကို သွားပြီး မရောလိုက်ပါနဲ့၊ ထပ်ရှင်းပေးပါမယ်”

“မှန်ပါဘုရား”

“ဆိုကြပါစို့၊ ဒကာကြီးတစ်ယောက် ရပ်ထဲ ရွာထဲမှာ အကြောင်းတစ်ခုကြောင့် ပြဿနာ ပေါ်ပြီတဲ့၊ ဒီဒကာကြီးက သူ့ဆီအရင်ဦးအောင် ပြောတဲ့ဘက်က အကြောင်းတွေကို ကောင်းတယ်၊ ဟုတ်တယ်၊ မှန်တယ်ဆိုပြီး ဘေးကိုတစ်ဆင့် ပြန်ပြောတယ်။

မုသားမပါဘူး၊ လိမ်ညာတာမပါ ပါဘူး၊ သူသိတဲ့အတိုင်း သူပြောတာပါပဲ။ အဲ တစ်လ၊ တစ်နှစ်ဆိုသလို ကြာလာတော့ ကျန်တဲ့တစ်ဖက်က အကြောင်းမှန်တွေ သူကသိလာတယ်။ အဲဒီတော့ လည်း မလိမ်မညာ အမှန်အတိုင်း ဘေးကိုပြောတာ ပါပဲ။ သူသိတဲ့အတိုင်းပဲ။ အပိုတွေ တစ်ခုမျှမပါ ဘူး”

“မှန်လှပါဘုရား”

“ကဲ.. ဒီလိုဆိုတော့ ဒီဒကာကြီးဟာ သမာဓိမတ် ကျရဲ့လား၊ သမာဓိရှိရဲ့လား ပြော”

“ဟာ ... သူမညာဘဲ အမှန်အတိုင်းပြောတာပဲ သမာဓိမတ်ကျပါတယ်။ သမာဓိမတ်ကျမှတော့ သမာဓိရှိတာပေါ့”

“ဟ .. နေဦးဟ၊ တပည့်တော်အထင်တော့ တစ်ခုခုလိုနေသလိုပဲ၊ ဒီလိုကြားတိုင်း ဟိုပြောဒီပြော ဆိုတာ ဘယ်ကောင်းမလဲဘုရား၊ နောက် သူကိုယ်တိုင် အသိမဟုတ်ဘဲ တစ်ဆင့်သိဆိုတော့ သူက မညာပေမယ့် ပထမလူတွေက ညာပြောရင် သူလည်းအညာခံရပြီး ဟိုဘယ်လိုပြောရမလဲ၊ ဒီလိုကြီးကတော့ မကောင်းသေးဘူးလို့ဘဲ ပြောတတ် တယ်ဘုရား”



“အဲ ဟုတ်ပြီ၊ ဒီလိုဆိုတော့ သမာဓိသဘော ကို စာသဘောရော၊ လောကသဘောရော ရောနှော ပြီး ပြောကြဦးစို့”

“သမာဓိဆိုတာ စိတ်ကို ကျောက်စာတိုင်လို၊ ကျောက်တောင်ကြီးလို ခိုင်မြဲစေတယ်။ သမာဓိမရှိတဲ့ စိတ်ဟာ ဝါးပင်လိုပဲ၊ လေတိုက်တိုင်း ယိမ်းယိုင်တတ် တယ်။

အဲဒီလိုပါပဲ။ သမာဓိမရှိတဲ့စိတ်ဟာ ဒါသိ၊ ဒါပြော၊ ဒီလေတိုက်ရင် ဒီလေတိုက်တဲ့အတိုင်း လိုက်ပြီးတော့ ပြုလုပ်မိကြတယ်၊ ပြောဆိုမိကြတယ်။ စဉ်းစားမိကြတယ်။ ဟိုဟာသိ ဟိုဟာပြော ဟိုဘက် က လေတိုက်ပြီဆိုရင်လည်း ဟိုလိုပဲပြုလုပ်မိကြ တယ်။ ပြောဆိုမိကြတယ်။ စဉ်းစားမိကြတယ်။ လေယူရာယိမ်းတဲ့ ဝါးပင်လိုပဲတဲ့။ ဒီလို ဥပမာပေး ခဲ့ကြပါတယ်။

ဒါကြောင့် ကိုယ့်စိတ်ဟာ ဝါးပင်လိုစိတ်လား၊

ပုံမှန်ကျောက်တောင်လိုစိတ်လား၊ ပြန်ကြည့်သင့် ပါတယ်။

ဒီအချိန်၊ ဒီနေရာ၊ ဒီအလုပ်မှာ ဒီအမူအရာနဲ့ အကောင်းဆုံး အလုပ်ကို လုပ်နေတာ၊ အကောင်းဆုံး အပြောကို ပြောနေတာ၊ အကောင်းဆုံး အကြံအစည် တွေကို ကြံစည်နေနိုင်တာဟာ သမာဓိရှိတဲ့စိတ် ကြောင့်ပါ။ ဒီလိုပါပဲ။ သမာဓိရှိတဲ့စိတ်ဟာ မကောင်း တာကို မလုပ်ဘဲ၊ မပြောဘဲ၊ မစဉ်းစားဘဲလည်း နေနိုင်ပါတယ်။

လုပ်ဖို့ မလုပ်ဖို့ဟာ သမာဓိအတွက် အဓိက မဟုတ်ပါဘူး။ ကောင်းတဲ့အကျင့်ကို လုပ်မိဖို့၊ မကောင်းတဲ့အကျင့်ကို ဖျောက်ဖျက်ရှောင်ဖို့၊ ဒီလိုပါပဲ။ ပြောဖို့ မပြောဖို့ထက် ပြောသင့်တာပြော၊

ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ ရဲရင့်သူတို့၏သတ္တိ စာအုပ်မှ ဆရာတော်၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

မပြောသင့်တာ မပြောမိဖို့၊ စဉ်းစားသင့်တာ စဉ်းစား၊ မစဉ်းစားသင့်တာ မစဉ်းစားဖို့၊ ဒီအကျင့် မှာပဲ စိတ်ကတည်နေဖို့၊ ဒီအကျင့်ကို ကျင့်ရင်းနဲ့ပဲ စိတ်ကြည်နေဖို့ သမာဓိက လုပ်ဆောင်ပေးနိုင်ပါ တယ်။

သမာဓိရှိရင် ကောင်းအောင် ကိုယ့်အလုပ် ကိုယ်လုပ်တဲ့အကျင့်က ပုံမှန်ဖြစ်နေပါပြီ”

“ဟာ .. ဒီလိုဆိုရင် တပည့်တော်တို့ရဲ့ သမာဓိ တွေက ဘယ်ပြေးကုန်ပြီလဲ မသိတော့ပါဘူး ဘုရား”

“တပည့်တော်တို့ကလည်း သမာဓိဆိုတာကို သီးခြားထုထောင်ရမယ်ထင်နေတာ၊ သမာဓိဆိုတာ အခုမှပဲ ကလေးပြောပြောမှ ပိုပြီးနားလည်တော့ တယ်ဘုရား”

“ဒီလိုဆိုရင် သမာဓိဆိုတာ ကလေးဘဝ ကတည်းက ကျင့်လို့ရတာပေါ့ဘုရား၊ ကလေး တွေတောင် သမာဓိရှိအောင်နေနိုင်မှတော့ လူကြီး တွေလည်း ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သမာဓိရှိ အောင်နေကြဖို့ ကောင်းတာပေါ့နော်”

“ဪ ... ဒကာကြီးကလည်း ပြောမှ ပြောတတ်ပလေ”

“သမာဓိရှိတဲ့ ကလေးတွေမှာ သတိလည်း ရှိနေပြီပေါ့။ ဝီရိယကလည်း ရှိနေပြီပေါ့ဘုရား၊ ဟုတ်လား”

“ဪ ဒါကတော့ ဒကာကြီးပဲ စဉ်းစား ကြည့်လေ၊ ‘တစ်ယောက်လူသေ၊ နှစ်ယောက်လူရှင်၊ သုံးယောက်ပေါင်းလောင်းကျော်’လို့ စကားစခဲ့ တယ် မဟုတ်လား”

“ဪ ... ဟုတ်သားပဲ ဘုရား”



## စာမျက်နှာ ၂၀ မှ

ဒီတော့ ဆရာမကလာယူဆိုပြီးပေးတယ်။ နောက် ... မင်းစာကော ကျက်ခဲ့သလား မေးတော့ အစ်ကိုက ဟုတ်ကဲ့ပါ.. ဆရာမ ကျက်ခဲ့ပါတယ်ပေါ့”

“နို့ ... မင်းရကောရရဲ့လား မေးပြန် တော့၊ ရပါတယ် ဆရာမ ဆိုပြရမလားလို့ အစ်ကိုကပြောတော့ အေး ... အားလုံး ကြားအောင် ကျယ်ကျယ်ဆိုတဲ့။ ဒါနဲ့ အစ်ကိုလည်း မြင်းကောင်းစိုင်းသလို မထစ်မငေါ့ ဆိုတာပေါ့။ ဆရာမကတောင် ဟိုး ... ဟိုး တော်ပါပြီ မောင်အောင်ဘုရယ် လို့ တားယူရတယ်။

“ဟေ ... ဒါ တို့မယ့်ဘူး၊ နင်ကြား တာပဲနေမှာ”

“အံ့မာ ... ခင်စိန်မက မယ့်ရင် ညိုကြီး ကို မေးကြည့်ပါလား။

“ဟုတ်လား ..... ညိုကြီး”

“အကုန်မဟုတ်ဘူး၊ ဆရာမပြောတဲ့

အထဲ မြင်းကောင်းတွေ ဘာတွေမပါဘူး။ သူ့ဟာသူ ထည့်ပြောနေတာ၊ စာတော့ရပါ တယ်။ တစ်ခါ နှစ်ခါတောင် ဆရာမက ထောက်ပေးရသေးတယ်”

“အေးပါ ... ဟုတ်မှာပါ။ ဒီအကောင် လေကြားတာ”

“မကြားပါဘူး ခင်စိန်မရယ်၊ ငါက နင်တို့ နားထောင်ကောင်းအောင် စီကာ ပတ်ကုံးပြောမိတာပါ။ ငါ့လက်ရေးမှာ ‘သင့်’လို့တောင် မှတ်ချက်ပါသေးတယ်”

“ဟေ့ ... သင့်ဆိုတာသင့်ရဲ့၊ ဖတ်လို့ ရရုံရှိသေးတယ်။ ကောင်းတယ်လို့ ပြောတာ မဟုတ်သေးဘူး”

“ဟုတ်ကဲ့ပါ ခင်စိန်မရယ်၊ အဲ ... ညိုကြီး အလှည့်ကျတော့ ဟဲ့... ညိုကြီး လာစမ်းဆိုပြီး ခေါ်ရော၊ ခေါ်တော့ ဘာသားချော ဟိုကြည့်ဒီကြည့်နဲ့ ကြောက်ကြောက်ရွံ့ရွံ့ဖြစ်နေတယ်။ ဒါနဲ့ ဆရာမက ဟဲ့ လာဆို ဘာလုပ်နေတာလဲ

လို့ထပ်ခေါ်မှညိုကြီးဆရာမနားသွားတယ်။ အဲဒါအနားလည်းရောက်ရော နင့်လက်ဝါး ဖြန့်စမ်းဆိုပြီး ခိုင်းတယ်။ ညိုကြီးလည်း ဖြန့်ရော ဖြန့်ဖြန့်နဲ့ လက်ရေးရေးတာ ဒီလောက်ညှိရသလား၊ ညိုဦးဟယ်၊ ညိုဦး ဟယ်နဲ့ဆော်ရော၊ နောက်ပြီး နင့်လက်ရေး ကလည်း ပျူစာတွေလို၊ ပဲပင်ပေါက်လို၊ ဘူးသီးငါးပေါင်းကြော်လို၊ ကြောင်ခြစ်ထား သလိုနဲ့ ရေးရသလားနဲ့ ဆူတော့တာပဲ”

“အစ်ကို အောင်ဘု၊ ကိုညိုကြီး မငိုဘူး လား”

“ဟ ... ငိုတာပေါ့၊ ငဖျင်း ငည့်ပဲဥစ္စာ၊ သူ့ကို ငါမေးကြည့်တော့ ညကမရေးဘူး၊ မေ့နေလို့တဲ့။ မနက်ကမှ ကမန်းကတန်း တာဝန်ကျေးရေးတာတဲ့”

“အံ့ပျဲ ကိုညိုကြီးရာ၊ စာရေးတာ တောင် တာဝန်ကျေးရေးရတယ်လို့”

“ဟုတ်လား ... ကိုညိုကြီး”

“ဟုတ်တော့ ဟုတ်တယ်၊ သူပြော သလောက်တော့ မဟုတ်ဘူး”

“ညိုကြီး မင်းနှယ်ကွာ၊ ဆရာမက စာရေးဖို့ ကျက်ဖို့မှာရင် ရေးမှပေါ့၊ ရေးရင် လည်း လက်ရေးကို လှလှပပရေးမှပေါ့၊ တစ်နေ့စာ စာကိုလည်း ကျေညက်သွား အောင် ကျက်မှပေါ့”

“ဒါမှလည်း ဆရာစကားကို လိုက်နာ ရာကျမှာပေါ့ ဟုတ်လား”

“ဟုတ်ကဲ့ပါ... ဘာ၊ သား နောက်ဆို

ရေးပါမယ်၊ ကျက်ပါမယ်”

“နို့ မင်းဦးလေးဘုန်းကြီးစာကော ရသေးလား”

“ရပါတယ် ... ဘာ”

“လက်ရေး ရေးရင်း၊ အချင်းချင်း အဖျင်းကိုကွယ် မပြောနဲ့၊ လက်ရေးစာများ၊ ရေးပြီးများ၊ နှုတ်ဖျားရအောင် ကျက်ပါကွယ်။

မပျင်းမရီ လုံ့လရှိ စာကိုသိအောင် ကျက်ပါကွယ်။

လုံ့လရှိမှ ပညာရ မုချမှတ်ကွယ် တပည့်ရယ် ...” တဲ့ ဘာ။

“ကောင်းလိုက်လေကွာ၊ ဒါနဲ့တောင် ညိုကြီးက ဖျင်းရတယ်လို့ ဘာမဆို လုံ့လ ဝီရိယရှိမှ ပညာတတ်တွေဖြစ်မှာ၊ မပျေ ရဘူး၊ မပျင်းရဘူး အမြဲကြီးစားနေကြ ရမယ်”

“ဟုတ်ကဲ့ပါ ... ဘာ”



အခန်းဆက်ဝတ္ထုရှည်

ကြေးမုံသတင်းစာ စာဖတ်ပရိသတ်များ စာပေရသစုံ ခံစားဖတ်ရှုနိုင်ရန်အတွက် အခန်းဆက်ဝတ္ထုရှည်ကဏ္ဍကို ဖော်ပြပေးလျက်ရှိရာ စာရေးဆရာ မောင်သိန်းဆိုင်၏ ရေနံ့သာခင်ခင်ကြီး အခန်းဆက်ဝတ္ထုရှည်ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

ယမန်နေ့မှအဆက် မိုးသည် သည်းသည်ထက် သည်းလာသည်။ မိုးစက်မိုးပေါက်များမှာ ကြီးမားသည်။ ခပ်စိပ်စိပ် ရွာကျနေသည်။ လေသည် မိုးကို အားပေး အားမြှောက်ပြုနေသည်။ ရံခါတွင် ပြင်းစွာပွေ့ယမ်း တိုက်ခတ်သည်။ ကောင်းကင်ကို ထူပိန်းနက်မှောင် သော တိမ်သားထုက လွှမ်းမိုးဖြန့်ကြက်ထားသည်။ လောကတစ်ခုလုံးသည် မိုးထစ်ချွန်းသံများနှင့် ညစ်နွေးနေသည်။ အသံဗလံမျိုးစုံတို့ ဆူညံနေသည်။ တစ်ကြိမ်တွင် ကျယ်လောင်စူးရှစွာ မိုးထစ်ချွန်း လိုက်လေရာ ခင်ခင်ကြီး၏ကိုယ်မှာ ဆတ်ခနဲ တုန် သွားသည်။ အလန်လန်အဖျပ်ဖျပ် ဖြစ်ရသည်။ အိမ်တွင် မိမိအထီးတည်းပမာ ရှိနေပါကလားဟု ထိုအခါမှ ခင်ခင်ကြီးတွေးမိလာသည်။ သို့ဖြင့် ခင်ခင်ကြီးသည် ယခုမှပင် အထီးတည်းနေခြင်း နှင့် တုန်လှုပ်ချောက်ချားခြင်းကို စဉ်းစားမိသလို ရိုကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မလုံးတင်ကို ရှာသည်။ မလုံးတင်ကို မီးဖိုခန်းမှာ တွေ့ရသည်။



တွေ့ချင်လာသည်။ သည်အိမ်သို့လာစဉ်က ကားဖြင့် ဖြစ်သည်။ အမေနှင့်ခင်ပွန်းသည်တို့ပါသည်။ သူတို့က စကားပြော၍ကောင်းဆံ့ဖြစ်သည်။ အိမ်သို့သူတို့မပါ ဘဲ အလျင်ပြန်ခဲ့သည်။ ခြေကျင်လျှောက်လာခဲ့သည်။ အဆောင်းအကာ မပါ။ မိုးသည် တစ်ကိုယ်လုံးရွဲရွဲ နှစ်အောင် စိုလျက်ရှိသည်။ သို့စဉ်လျက် ရင်မှာမအေး။ မေမေတစ်ယောက်တည်း အိမ်သို့ပြန်လာသည်။ တစ်ကိုယ်လုံး မိုးရေရွဲနှစ်လျက်ရှိသည်ဆိုခြင်းများ ကို မြင်ရသောအခါ ခင်ခင်ကြီးတို့ အံ့အားသင့်နေမိကြ သည်။ ဖေဖေနှင့် ဘွားဘွား ပါမလာကြောင်း မြင်ရ လျှင် စိုးရိမ်မကင်းဖြစ်ကြရသည်။ ခင်ခင်ကြီးသည် မေမေအတွက် တံခါးဖွင့်ပေးသူဖြစ်သည်။ မေမေ၏ မျက်နှာကို မြင်စမှာပင် အကြောင်းတစ်စုံတစ်ခု ဖြစ်ခဲ့ လေပြီဟု တွက်မိသည်။

“မေမေ မိုးတွေလေတွေထဲက တစ်ယောက်တည်း ပြန်လာတယ်လား” တံခါးနှစ်ချပ်ရင်ကြားစေ့ရာမှ ကွဲကွာသွားပြီး မေမေမျက်နှာကို မြင်လိုက်ရသည်ဆို လျှင်ပင် ခင်ခင်ကြီး တအံ့တဩဆိုသည်။ “ဖေဖေတို့ ဘွားဘွားတို့ကော မေမေ” ဟု အထိတ်တလန့် မေးသည်။ ဒေါ်မြလေးသည် ခင်ခင်ကြီး၏အမေးကို မဖြေ။ ခင်ခင်ကြီး၏မျက်နှာကိုသာ စူးစူးစိုက်စိုက်ကြည့် နေသည်။ မျက်နှာမှာ တုန်လှုပ်ခြင်း၊ ချောက်ချားရ ခြင်းများကို ခံစားနေဟန်ပေါ်လွင်သည်။ ဒေါ်မြလေး သည် ခင်ခင်ကြီးလက်ကို ဖျတ်ခနဲ ဆုပ်ကိုင်လိုက် သည်။ “လာခဲ့စမ်း၊ လာ လိုက်ခဲ့စမ်း” ဒေါ်မြလေးသည် ခင်ခင်ကြီးကို အိမ်ပေါ်ထပ်သို့ ဆွဲခေါ်လာခဲ့သည်။ သည်တွင်ပင် ခင်ခင်ကြီးသည် မေမေ၌ တစ်စုံတစ်ခုသော အကြောင်းရှိနေပြီဆိုခြင်း ကို သိသည်။ မေမေနယ်ပင် တုန်လှုပ်ချောက်ချားလာရ သည်။

သားအိမ်နှစ်ယောက် အခန်းတစ်ခုအတွင်း ရောက် လာသည်။ ထိုအခါကျမှပင် လက်ကိုလွှတ်ပေးလိုက် သည်။ မေမေက မိမိဝမ်းဗိုက်ကို စူးစိုက်ကြည့်လာလေလျှင် ခင်ခင်ကြီး၏စိတ်မှာ ကျဉ်းကျပ်ရသည်။ မနေတတ် မထိုင်တတ်ဖြစ်ရသည်။ မေမေ၏မျက်နှာသည် တင်းမာသည်ထက် တင်းမာလာသည်ဟု ထင်သည်။ ခက်ထန်သည်ထက် ခက်ထန်လာသည်ဟု ထင်သည်။ သည်တော့လည်း မိမိမှာ ကိုယ်ဝန်ရှိနေပြီဆိုခြင်းကို မေမေ ရိပ်မိသွားခဲ့ပြီဟု ခင်ခင်ကြီး ထင်လာပါသည်။ သားအိမ်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စကားမပြောဖြစ်ကြ။ တစ်ယောက်မျက်နှာကို တစ်ယောက် စူးစူးစိုက်စိုက်ကြီး ကြည့်နေမိကြသည်။ ဘာပြောရမည်လည်း မသိတတ်။ ဘာဆိုရမည်လည်း မတွေးတတ်တော့နိုင်။ သို့ပေမဲ့ ရင်ထဲမှာကား တုန်လှုပ်ရလှန်းသည်။ နှလုံးသားသည် ပြင်းစွာ ခုန်နေ သည်။ သွေးကြောများမှာ ကိုယ်ကို ဖောက်ထွက် လည်ပတ်တော့မည့်နှယ်ပင်။ ခင်ခင်ကြီးသည် တုန်လှုပ်ခြင်းကိုသာမက၊ ချောက်ချားခြင်းကိုသာမက ရင်ထဲမှာ လှိုက်လှဲလာ သည်။ ကြေကွဲလာသည်။ ဆို့နှင့်လာသည်။ မျက်ရည် လည်လာသည်။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန် လာသည်။ “မေမေ” ခင်ခင်ကြီးခေါ်သည်။ အသံမှာ တုန်နေသည်။ ဒေါ်မြလေး မထူး။ ကျောက်ရုပ်တစ်ရုပ်နှယ် ငြိမ်နေ သည်။ “မေမေရယ်” ခင်ခင်ကြီး ထပ်၍ ခေါ်မိပြန်သည်။ မျက်ရည်ကို ထိန်း၍မရတော့နိုင်။ ပါးပြင်ပေါ်သို့ လိမ့်လျော ဆင်းသက်လာသည်။ ဒေါ်မြလေးသည် အသက်ဝင်လာသည့်နှယ် လှုပ်ရှားလာသည်။ သူထံမှ အသံထွက်လာသည်။ “သူတို့ပြောတာတွေအမှန်ပဲပေါ့ ဟုတ်လား။ သူတို့ ပြောသလို တကယ်ဖြစ်နေတာပဲပေါ့” ယူကျုံးမရနိုင် သလို ဆိုသည်။ “ဘယ်သူ ဘာပြောလို့လဲ မေမေ။ မေမေဘာတွေ ကြားလာလို့လဲ” “ဘာတွေကြားရမှာလဲ။ ညည်းအကြောင်းတွေ တစ်မြို့လုံးသိကုန်ကြပြီတဲ့။ အားလုံးကြားကုန်ကြပြီတဲ့။ ခင်ခင်ကြီးရယ်၊ ညည်း လုပ်ရက်ပါပေ၊ လုပ်ရက်ပါပေ” ဒေါ်မြလေး၏အသံမှာလည်း တုန်လာသည်။ ဆို့ဆို့ နှင့်နှင့် ဆိုခဲ့ခြင်းဖြစ်သည်။ ထိုနောက် ခင်ခင်ကြီး၏ပုခုံးကို ဆုပ်ကိုင်လိုက် သည်။ လှုပ်ယမ်းလိုက်သည်။ “ပြောစမ်း မိခင်ကြီး၊ လက်သည်ဆိုမှာ အစမ်းသပ်ခံ တယ်ဆိုတာ ဟုတ်သလား။ အမှန်ပဲလား” ဒေါ်မြလေး၏အသံမှာ ဒေါသသံပါလာသည်။ ကျယ်လောင်လာသည်။ ခင်ခင်ကြီး ဘာမျှမပြောနိုင်

တော့ မိခင်ဖြစ်သူအား တင်းကျပ်စွာ ဖက်လိုက် မိသည်။ ငိုရှိုက်ခြင်းကိုလည်း မထိန်းနိုင်။ မချုပ်တည်းနိုင်။ ဒေါ်မြလေးသည် ခင်ခင်ကြီးအား သူမ၏ကိုယ်မှ ခွာထုတ်လိုက်သည်။ စက်ဆုပ်ရွံရှာဖွယ်ကောင်း သောအရာအလား အပါးသို့အကပ်မခံ။ “တို့ကတော့ ငါ့သမီးလေး နို့အနံ့တောင် မစင် သေးဘူး ထင်ထားတာ။ ထာဘီတောင် မမြဲသေးဘူး တွေးထားတာ။ အခုတော့ ညည်းလုပ်ပုံက ကောင်း သေးရဲ့လား မိခင်ကြီး။ ဟင်၊ ညည်းလုပ်ပုံက ကောင်းသေးရဲ့လား” ယခုတော့ ဒေါ်မြလေးကိုယ်တိုင်ပင် မျက်ရည်ကို မထိန်းသိမ်းနိုင်တော့။ ပိုးပိုးပေါက်ပေါက်ကျလာ သည်။

“တို့က ရိုးရိုးဝတယ်ပဲ ထင်နေတာ။ အိမ်မှာက ပြဿနာတွေ သဗ္ဗရန်ပေါင်းဖြစ်နေလို့ ညည်းကို လည်း ဂရုမစိုက်အားခဲ့ဘူး။ ဒီအထဲမှာ ညည်းအခွင့် အရေးတွေ သိပ်ရသွားတာပေါ့လေ။ ဟုတ်လား မိခင်ကြီး။ ပြောစမ်း။ အခု ဘယ်နှလူရှိပြီလဲဟင်” ခင်ခင်ကြီး ဘာမျှမပြော။ ငိုရှိုက်နေသည်။ သည်တော့လည်း ဒေါ်မြလေး ပို၍ဒေါသဖြစ်ရသည်။ ပို၍ စိတ်ဆိုးရသည်။ ခင်ခင်ကြီးကို ထုထောင်း ရိုက်နှက်လိုစိတ်များပင် ပေါ်လာရသည်။ ဒေါသကို အနိုင်နိုင်ချုပ်တည်းရသည်။ “မေးနေတာပြောစမ်း။ ကမြင်းတုန်းက ကမြင်းပြီး အခုမှ ဘာအနေရတာလဲ” ခင်ခင်ကြီးသည် မိခင်ဖြစ်သူ၏မျက်နှာကို မော့ကြည့်မိသည်။ မျက်ရည်ကြောင့် ရုပ်သွင်မှာ မထင်ရှား။ သို့ပေမဲ့ သူ၏တစ်သက်တာတွင် မေမေ စိတ်ဆိုးခြင်း၊ ဒေါသဖြစ်ခြင်းကို သည်တစ်ကြိမ်သာ မြင်ဖူးသည်။ သည်တစ်ကြိမ်သာ တွေ့ဖူးသည်။ “သမီးကမြင်းတာ မဟုတ်ပါဘူး မေမေ။ ဒီကိစ္စ တွေကို ဘာမှမသိရဘဲ အခုလိုဖြစ်သွားတာပါ” “တော်စမ်းပါအေ၊ တော်စမ်းပါ။ ဒီကိစ္စတွေ မသိတဲ့မိန်းမလားဟင်။ တွင်းကြီးမင်းစုက အိမ် တစ်အိမ်မှာ လာလာတွေ့တယ်ဆိုတာ။ မိခင်ကြီး ရယ် ညည်းကို ငါသတ်ချင်တယ်။ တစ်ခါတည်း အသေသတ်ပစ်လိုက်ချင်တယ်”

ဒေါ်မြလေး၏ကိုယ်မှာ တဆတ်ဆတ်တုန်နေ သည်။ “သိပ်မအော်ပါနဲ့ မေမေရယ်။ တခြားသူတွေ ကြားကုန်ပါ့မယ်” “အမယ်လေး... အခုမှများရှက်နေရသေးသလား မိခင်ကြီးရဲ့ ညည်းသတင်းက တစ်မြို့လုံး ဟိုးဟိုး ကျော်နေတဲ့ဥစ္စာ။ လူတကာက သိနေတဲ့ဥစ္စာ။ ပြီးတော့လည်း ကြည့်ပါဦး။ ရာဇဝတ်အိုးမှ တုတ်နဲ့ သွားထိုးရက်ပလေ။ မောင်မောင်ဦးနဲ့မှ တွေ့တတ် ပလေ မိခင်ကြီးရယ်။ ကမ္ဘာ့ရန်ရဲ့သားနဲ့ သွားပြီးဖြစ် တတ်ပါပေရဲ့” ခင်ခင်ကြီးသည် ဒေါ်မြလေးအနီးသို့ ချဉ်းကပ်ပြန် သည်။ မိခင်ဖြစ်သူ၏ရင်ခွင်သို့ တိုးဝင်ချင်သည်။ ရင်ခွင်တွင် မျက်နှာအပုံလျက် အားပါးတရ ရှိုက်ချင် သည်။ မိခင်ဖြစ်သူကိုယ်တိုင်က သူမကို ရှောင်ဖယ် နေကြောင်း မြင်ရလျှင် ပိုမိုဝမ်းနည်းသည်။ ပိုမို ကြေကွဲရသည်။ “ညည်းအဖေသာ ဒီအကြောင်းသိရင် ဘာတွေ ဖြစ်ကုန်မယ်ထင်သလဲဟင်။ မိုးကိုမီးလောင်မှာ သိရဲ့လား ခင်ခင်ကြီး။ ညည်း ဒါကိုသိရဲ့လား” ဆက်လက်ဖော်ပြပါမည်။

**ဆွမ်းကပ်ရာအိမ်တွင် သတင်းစကားစုံသည်။ အိမ်ရှင်သည် ဒေါ်မြလေးနှင့်ရွယ်တူ ကျောင်းနေဖက်သူငယ်ချင်း။ အတင်းအပျင်းအစုံကြားမှ စကားတစ်ရပ်ကို ကြားခဲ့ရပုံနှင့် ဒေါ်မြလေးအား လက်တို့ခေါ်သည်။ မီးဖိုခန်းတွင် နှစ်ယောက်ချင်း ဆုံမိကြသည်။ သည်အခါ ခင်ခင်ကြီးအကြောင်းကိုပြောသည်။ ဒေါ်မြလေးသည် မိမိနားကိုပင် မယုံချင်အောင်ရှိသည်။ မယုံနိုင်ခြင်းထက် မယုံစုံခြင်းက ပိုမိုသည်။ စကားသံများသည် မိုးခြိမ်းသံထက်ပြင်းထန်သည်။ ငလျင်လှုပ်ခြင်း၊ တော်လဲခြင်းများထက် ပိုမိုမြည်ဟည်းသည်။ ဒေါ်မြလေးသည် သမီးဖြစ်သူအား အလျင်စလို တွေ့ချင်လာ . . .**

ဆရာမောင်သိန်းဆိုင်၏ “ရေနံ့သာ ခင်ခင်ကြီး” စာအုပ်အား စာရေးသူ၏မိသားစု ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း













သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း
စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်၊ ဝေလမ(နိုင်) ပေးအပ်ပါသည်။
ကျွန်ုပ်တို့အဖို့ အကျိုးရှိစေရန်အတွက် အဖေအား အမွေပြတ်စွန့်လွှတ်ခြင်း...

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း
ရန်ကင်းမြို့နယ် ဝေလမ(နိုင်) ပေးအပ်ပါသည်။
ကျွန်ုပ်တို့အဖို့ အကျိုးရှိစေရန်အတွက် အဖေအား အမွေပြတ်စွန့်လွှတ်ခြင်း...

“ကန့်ကွက်နိုင်ကြောင်း အသိပေးကြော်ငြာခြင်း”
ရန်ကင်းမြို့နယ်၊ ဝေလမ(နိုင်) ပေးအပ်ပါသည်။
ကျွန်ုပ်တို့အဖို့ အကျိုးရှိစေရန်အတွက် အဖေအား အမွေပြတ်စွန့်လွှတ်ခြင်း...

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း
အများသိစေရန်ကြေညာခြင်း
မော်လမြိုင်မြို့၊ မုပုန်ရပ်ကွက်၊ သုခနိလမ်း၊ အမှတ်(၃၁) နေအိမ်၊ မိသားစု...


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန...

မိဘမေတ္တာ နှစ်မြို့မြေမြေကျိုးဆောင်
ရွှေပေါက်မြို့နယ်၊ ဝေလမ(နိုင်) ပေးအပ်ပါသည်။
ကျွန်ုပ်တို့အဖို့ အကျိုးရှိစေရန်အတွက် အဖေအား အမွေပြတ်စွန့်လွှတ်ခြင်း...

မမြတ်ဖူးအောင်(ခ)သမိလစလ်စီးနှင့်
အများသိစေရန်ကြေညာခြင်း
ရန်ကင်းမြို့နယ်၊ ဝေလမ(နိုင်) ပေးအပ်ပါသည်။
ကျွန်ုပ်တို့အဖို့ အကျိုးရှိစေရန်အတွက် အဖေအား အမွေပြတ်စွန့်လွှတ်ခြင်း...

Table with 10 columns: No., Name, Address, etc. (Table content is mostly illegible due to image quality)

Table with 10 columns: No., Name, Address, etc. (Table content is mostly illegible due to image quality)











# ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်

## ၁။ နိုင်ငံရေး

- (က) စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး
- (ဂ) လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး“မူ”ကို ဆက်လက်လိုက်နာကျင့်သုံးရေး

## ၂။ စီးပွားရေး

- (က) စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး

## တိုးတက်အောင် တည်ဆောက်ရေး

- (ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
- (ဂ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ် နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး

## ၃။ လူမှုရေး

- (က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး
- (ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
- (ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး

# အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် မြို့နယ် ၁၀ မြို့နယ်ရှိ ဈေး ၁၀ ခုမှ ဈေးဆိုင်ခန်းများ ပျက်စီးဆုံးရှုံးခဲ့ရ

နေပြည်တော် နိုဝင်ဘာ ၂၃  
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများနှင့် ဈေးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

စာမျက်နှာ ၁၅ ကော်လံ ၁ သို့ \*



နေောင်ချိုမြို့ မြို့မဈေးဆိုင်ခန်းများ မီးလောင်မှုကို ဇွန် ၈ ရက်က တွေ့ရစဉ်။

## ၂၀၂၄ နှစ်ကုန်အထိ အင်္ဂလန်အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ် နည်းပြဆောက်ဂိတ် ထပ်တိုးချုပ်ဆို



အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အင်္ဂလန်အသင်းနဲ့အတူ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို ထပ်တိုးချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ဆောက်ဂိတ်ရဲ့ ယခင်ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးချိန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။  
ဆောက်ဂိတ်ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းက အင်္ဂလန်အသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းကို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ အဲဒီလို ယူရို ၂၀၂၀ ဗိုလ်လုပွဲရောက်ခဲ့ခြင်းဟာ နှစ်ပေါင်း ၅၅ နှစ်အတွင်း အသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲမှာ တော့ အိတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်ခံယူရမှာ ရှုံးခဲ့လို့ ယူရို ၂၀၂၀ ဆုဖလားရရှိမယ့်အခွင့်အရေးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

စာမျက်နှာ ၉ ကော်လံ ၅ သို့ ■

## ယနေ့ ဖတ်စရာ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

စာမျက်နှာ ၁၄

အမရပူရမြို့နယ်နှင့် မြစ်ငယ်တိုးဂိတ်အနီး၌ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်၍ လုယက်မှုကျူးလွန်ခဲ့သော တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

စာမျက်နှာ ၁၆

နမ့်ဆန်မြို့နယ် မန်မိုင်မုန်းကွမ်းကျေးရွာရှိ နေအိမ်အတွင်းမှ သေနတ်အလက် ၅၀၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

စာမျက်နှာ ၁၇

## အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ပွဲစဉ်ဇယား ထုတ်ပြန်

ရန်ကုန် နိုဝင်ဘာ ၂၃  
ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံ ဒေသတွင်း၏ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်သော ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ပွဲစဉ်ဇယားကို အာဆီယံဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်နောက်ကျပြီးမှ ပြန်လည်ကျင်းပသော်လည်း ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအမည်ဖြင့်သာ ပြုလုပ်သွား

မည်ဖြစ်သည်။  
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းစုစုပေါင်း ၁၀ သင်းကို ငါးသင်းနှစ်အုပ်စုခွဲ၍ ပြုလုပ်မည် ဖြစ်သည်။ ခြေစစ်ပွဲယှဉ်ပြိုင်မည့်အသင်းများ အနက် ဘရူနိုင်းအသင်း နုတ်ထွက်ခဲ့သဖြင့် တီမော အသင်းမှာ အလိုအလျောက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး စာမျက်နှာ ၁၉ ကော်လံ ၄ သို့ ○